



Myanmar

BUSINESS TODAY

BKK: 70 BAHT
YGN: 1000 KS

mmbiztoday.com

MYANMAR'S FIRST BILINGUAL BUSINESS JOURNAL

March 6-12, 2014 | Vol 2, Issue 10

Singapore Firm Secures 230MW Myanmar Power Plant Financing

United Overseas Bank (UOB) to finance power plant in Mon state

ZAYAR PHYO

Singapore-based Asiatech Energy last week signed an agreement to secure financing to build a combined cycle gas-fired power plant in Myanmar's southeastern Mon state, the company said.

Asiatech Energy was commissioned to construct the 230-megawatt (MW) power plant in Mawlamyaing in Mon state by Myanmar Lighting IPP Co Ltd (MLC).

Singapore's United Overseas Bank (UOB) said it will finance the project, without disclosing the loan amount to Asiatech Energy. However, several Singaporean press reports indicated that the project is worth \$170 million.

MLC will own and operate the power plant and the electricity generated will be distributed by Myanmar Electrical Power Enterprise (MEPE). Once completed, the power plant will produce enough electricity to provide power to approximately 5 mil-

lion people in Myanmar, the company said.

Tang Weng Fei, chairman, Asiatech Energy Pvt Ltd, said, "Asiatech is delighted to be the first Singapore company to build a combined cycle gas-fired power plant in Mon state to help serve the electrical needs of Myanmar," where only a quarter of the population of about 60 million currently has access to electricity, according to the Asian Development Bank (ADB). Outside the main cities of Yangon, Nay Pyi Taw and Mandalay, only one in every five households is connected to the electricity grid.

"This is a significant milestone for us and UOB has been instrumental to this project by supporting us with funding from Singapore," Tang said.

Frederick Chin, managing director and head, Group Wholesale Banking, UOB, said the financing of Asiatech Energy's project is in line with the

Contd. P 22... (Singapore)

Myanmar Summary

စင်ကာပူအခြေစိုက် Asiatech စွမ်းအင်ကုမ္ပဏီသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မတ်လ ၂၃ ရက်နေ့တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်ရန် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ရရှိခဲ့သည်ဟု သိရသည်။

Asiatech စွမ်းအင်ကုမ္ပဏီအား မြန်မာနိုင်ငံမှ Myanmar Lighting IPP (MLC) ကုမ္ပဏီလီမိတက် လုပ်ငန်းအပ်နှံခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စင်ကာပူ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ခန့်ရှိလိမ့်မည်ဟု သိရသည်။

အဆိုပါလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီးပါက ယင်းဒေသအတွင်းရှိ လူဦးရေ ငါးသန်းကျော်ကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးနိုင်လိမ့်မည်ဟု MLC ကုမ္ပဏီက ပြောကြားခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ခန့်မှန်းချက်အရ လူဦးရေသန်းခြောက်ဆယ်ကျော်ရှိသည့် မြန်မာနိုင်ငံတွင်

Contd. P 22... (Singapore)

PTTEP to Invest \$3.3b in Myanmar in Five Years

KYAW MIN

Thailand's oil and gas giant PTT Exploration and Production (PTTEP) will invest \$3.3 billion in Myanmar in the next five years, a top PTTEP executive said.

The company will set aside 20 percent of its \$16 billion in capital expenditure from now until 2018 for its drilling and exploration operations in

Myanmar, PTTEP chief executive officer Tevin Vongvanich said at a press conference in Yangon last week.

At present PTTEP is carrying out oil and gas exploration and production at seven blocks in Myanmar - M9 (Zawtika), M3, M11, PSC G & EP 2, MD7 and MD8. It also holds a 25 percent stake in the Yadana and

Contd. P 21... (PTTEP)

Myanmar Summary

ထိုင်းနိုင်ငံ၏ ထိပ်တန်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးဖြစ်သော PTT Exploration and Production (PTTEP) သည် မြန်မာနိုင်ငံတွင် လာမည့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံအား ရင်းနှီးမြှုပ်နှံသွားမည်ဟု PTTEP မှထိပ်တန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

Contd. P 21... (PTTEP)



Tevin Vongvanich, chief executive officer of PTT Exploration and Production Pcl, Thailand's top oil and gas explorer, talks during an interview.

Sukree Sukphang/Reuters

Fun-Filled Family Getaways!

Booking Period: 3 - 16 March 2014
Travel Period: 3 March - 25 May 2014
Fly direct from Yangon (2x Daily)

→ **Kuala Lumpur**

Booking Period: 3 - 9 March 2014
Travel Period: 1 May - 30 September 2014
Fly from Kuala Lumpur

→ Seoul → Osaka → Nagoya**
→ Pusan → Taipei → Melbourne

FARE one way from USD*

20

96

ALL-IN FARE one way from USD

Lowest fare only @ airasia.com
Find more @ [AskAirAsia.com](https://www.facebook.com/AskAirAsia.com) [Facebook/AirAsia](https://www.facebook.com/AirAsia)

AirAsia Travel & Service Centre
Yangon : No 37, Level 1, Room 111, La Pyae Wun Plaza, Alan Pya Pagoda Road, Dagon Township ☎ 01-370 847, 09 2540 49991-3
Mandalay : Room 3, 26th (B) Road, between 78th and 79th Road, Mandalay ☎ 09 42 111 711

And Our Authorized Agents: Sun Far Travel ☎ 01-243993, 02-74333, 01-255338 | Seven Diamond Travels ☎ 01-203549, 02-72868, 01-500712 | Than Than Travel ☎ 01-704190, 09-5007350, 01-255035
Columbus Travel & Tours ☎ 01-229245, 378535, 09-250026030 | Nice Fare Travel ☎ 01-393088, 02-30833, 01-384274 | UA Ticketing/Tour ☎ 09-5402525, 02-22311, 067-8420031
as well as other authorized AirAsia agents across Myanmar

*Airport taxes and fees apply. Promotion seats are limited and may not be available on all flights, public holidays, school breaks and weekends.
A payment processing fee is applicable to all payments made via credit, debit or charge cards. Our other terms and conditions of carriage apply. **NGO flights to Nagoya will commence on 17th march 2014.

9 772286 92 1003

Myanmar BUSINESS TODAY

MYANMARS FIRST BILINGUAL BUSINESS JOURNAL

Board of Editors

Editor-in-Chief - Sherpa Hossainy
Editor-in-Charge - Wai Linn Kyaw

Reporters & Writers

Sherpa Hossainy, Kyaw Min,
Phyu Thit Lwin, Htet Aung, Su Su, Aye Myat,
Daisuke Lon, Yasumasa Hisada, Zayar Phyo

Art & Design

Zarni Min Naing (Circle)
Ko Naing

DTP

May Su Hlaing

Translators

Shein Thu Aung, Phyu Maung, Wai Linn Kyaw

Advertising

Seint Seint Aye, Moe Hsann Pann, Htet Wai Yan, Zin Wai Oo
Advertising Hotline - 09 420 237 625, 09 4211 567 05,
09 31 450 345

Subscription & Circulation

Aung Khin Sint - aksint2008@gmail.com
09 20 435 59

Nilar Myint - manilarmyint76@gmail.com
09 4210 855 11

Khaing Zaw Hnin - snowkz34@gmail.com
09 4211 30133

Managing Director

Prasert Lekavanichkajorn
pkajorn@hotmail.com

Email

Editor-in-Chief - sherpa.hossainy@gmail.com

Editor-in-Charge - linnkhant18@gmail.com

Advertising - sales.mbtweekly@gmail.com

Designer - zarni.circle@gmail.com

Phone

Editor - 09 42 110 8150

Designer - 09 7310 5793

Publisher

U Myo Oo (04622)

Printing

Shwe Naing Ngan Printing (04193)

No. 1A-3, Myintha 11th Street,
South Okkalapa Township, Yangon.

Tel: 951-850 0763,

Fax: 951-8603288 ext: 007

Business News in Brief

Myanmar to Grant SME Collateral-Free Loans

State-owned Myanmar Insurance Enterprise (MIE) will introduce an insurance policy that will grant small and medium enterprises collateral-free loans in the next fiscal year starting April 2014, Deputy Finance Minister Maung Maung Thein said. If the new system works well for MIE, the 12 private insurance companies will later be allowed to do it, he added.

GDP Falls Short of Expectation in H1 of 2013-14 FY

Myanmar's GDP fell short of target in the first six months of 2013-14 (April/March) fiscal year, a report presented to parliament revealed. The actual GDP reached only 5.9 percent against the target of 8.9 percent, according to the report.

Gov't Report Highlights Gap Between Rich And Poor

A report by the Ministry of National Planning and Business Development said the gap between rich and poor in Myanmar is widening. According to the report, the government has only implemented only 32 percent of overall projects in the first six months of this fiscal year.

Myanmar to Launch Labour Force Survey

Myanmar will conduct its second national labour force survey, including the number of jobless, child labourers, self-employed and those working abroad, the Labour Ministry said. The International Labour Organization (ILO) and the Ministry of Labour and Employment will jointly carry out the survey.

Myanmar to Form ASEAN Rice Federation

Myanmar will work for emergence of Federation of ASEAN Rice Industry Association during its term of the group's chair, Secretary General Soe Tun of Myanmar Rice Industry Association was quoted in local media as saying. Soe Tun said the proposal to form the federation will be made at an upcoming ASEAN Economic Ministers' Meeting in August.

Yangon to Develop More Industrial Estates

Some new industrial estates will be developed around commercial city Yangon to help reduce land prices at existing estates, Kyaw Soe, regional minister for Forestry and Energy, said. Land prices at 24 existing industrial estates around Yangon range between K60 million and K800 million per acre (\$61,000-\$813,400) depending on the locations.

Over 100 Big Restaurants to Undergo Inspection for Tax Evasion

A total of 112 big restaurants in commercial city Yan-

gon will be inspected for tax evasion in a special campaign to expose tax evaders, the 7Day Daily reported, quoting Kyaw Kyaw, a member of the Tax Supervision Board. He said over 70 big restaurants will be inspected in the first phase and the rest, in the second phase.

Survey to Be Conducted for Introducing Health Insurance

A survey will be conducted on the health requirements of people from the lower and middle classes in Myanmar to introduce a suitable insurance system by 2015, the Voice Daily reported, quoting Deputy Finance Minister Maung Maung Thein as saying. None of the 13 insurance companies operating in the country offers health insurance at present.

Myanmar-Singapore Joint Ventures Get Listed on SGX

Three Myanmar-Singapore joint ventures have joined the Singaporean Exchange as they wait for Myanmar to open its own stock market, according to local media reports. The companies are Yoma Strategic Holdings, Aussino and Super Coffeemix. Myanmar plans to launch its own stock exchange in 2015.

Myanmar Summary

နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းသည်လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်အာမခံမလိုအပ်ပဲချေးငွေထောက်ပံ့ပေးနိုင်ရန်အတွက်အာမခံပေါ်လစီတစ်ရပ်ကိုမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင် သိန်းက ပြောကြားခဲ့သည်။

၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လတာအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးသည်မျှော်မှန်းထားသောအနေအထားသို့မရောက်ရှိခဲ့ကြောင်းသိရသည်။ သတ်မှတ်မျှော်မှန်းထားသည့်ပြည်တွင်း ထုတ်ကုန်တန်ဖိုးမှာ ၈.၉ ရာခိုင်နှုန်း ဖြစ်သော်လည်းအမှန်တကယ်ပြည်တွင်းထုတ်ကုန်တန်ဖိုးမှာ ၅.၉ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ စစ်တမ်းအရ မြန်မာနိုင်ငံတွင်ဆင်းရဲချမ်းသာကွာဟချက်မှာပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။ အဆိုပါစစ်တမ်းအရအစိုးရမှယခုဘဏ္ဍာရေးနှစ်၏ပထမခြောက်လတာအတွင်းစီမံကိန်းအားလုံး၏ ၃၂ ရာခိုင်နှုန်းကိုသာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံသည်ဒုတိယအကြိမ်မြောက်လုပ်သားစစ်တမ်းကိုကောက်ခံသွားမည်ဖြစ်ပြီးယင်းစစ်တမ်းတွင်အလုပ်အကိုင်လက်မဲ့ဦးရေ ကလေးအလုပ်သမားများ၊ ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများအစရှိသည့်အချက်အလက်များပါ ပါဝင်မည်ဖြစ်ကြောင်းသိရကာ အဆိုပါစစ်တမ်းအား အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းကြီးနှင့် အလုပ်သမားရေးရာဝန်ကြီးဌာနတို့ မှပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟုသိရသည်။ မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌရာထူးသက်တမ်းအတွင်းအာဆီယံဆန်စပါးလုပ်ငန်းအသင်းကြီးအဖွဲ့ ဖြစ်တည်လာရန်အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



Marchetti

LUXURY HOME FURNISHING

Marchetti showroom

22(A), Kaba Aye Pagoda Rd.
Bahan Township, Yangon, Myanmar
Tel : 951 552 886 / 951 860 3288
Open Hours : 09.00-19.00, Mon-Sun

www.sesiafurniture.com

Myanmar Pursues Lower Tariffs, Duty Free Access: President



U AungXinhua

Myanmar President U Thein Sein delivers a speech during the president and local private businessmen meeting in Yangon.

ZAYAR PHYO

Myanmar is in discussions with many countries to lower tariffs on its goods or gain duty free access in a bid to help local exporters survive stiff competitions in the international market, President U Thein Sein said.

"We have already been granted Generalised System of Preferences (GSP) facilities by the EU. Talks are underway with

other countries to gain further lower tariffs and duty free privileges," U Thein Sein said at a meeting with private entrepreneurs and representatives of business organisations at Yangon regional parliament recently.

He said the government has been "successful in its endeavour to remove economic sanctions" that were imposed by the international community because of the previous military

regime. Since it came to power in 2011, the quasi-civilian government under U Thein Sein's leadership embarked on swift political and economic reforms, which were rewarded by Western governments through lifting of sanctions, debt cancellations and development aids.

"If we can liberalise trade and carry out more reforms, it will allow us greater linkages with international markets, which in turn will benefit our export-oriented industries," the president said.

The government has already carried out wide trade liberalisation measures, by facilitating and promoting trade and providing trade education. It has also undertaken steps to allow citizens to have equal opportunities in the trade sector, suspended 10 percent export duty and 8 percent commercial tax, instituted measures that allow businesses to obtain business licences in Yangon and permitted certain business activities to run without requiring a licence.

Trade volume shot up from \$15.27 billion in 2011-12 financial year to \$21.7 billion in 2013-14 FY up to the second week of February, the president said to em-

phasise the country's economic development in trade sector.

He said the Myanmar Investment Commission was established to facilitate foreign and domestic enterprises that want to invest in Myanmar. Between 2011 and December 2013, a total of 188 foreign investments poured in \$8.2 billion in investment, while 145 local firms had put in K2.2 trillion (\$2.23 billion), he added.

"Our country lacks investment, technology and human resources," U Thein Sein said, adding that the country is inviting more foreign investment.

"Myanmar's ASEAN chairmanship coincides with an important time when AFTA (ASEAN Free Trade Area) and AEC (ASEAN Economic Community) are going to be materialised. While businesses based in Myanmar will have an advantage, it will be critical for medium and large businesses that rely on manufacturing and services to strike the balance between supply and value chain," U Thein Sein said, calling for cooperation from the members of the business community.

He also stressed the needs to establish a mechanism enabling

further cooperation between the government and private organisations, adding that the government will set up Myanmar Business Forum which will perform as a bridge between government and private business organisations.

"Development of our private sector is vital for the sake of our economic development," he said, adding that the private sector accounts for 90 percent of Myanmar's economy.

The meeting gathered more than 400 participants including private entrepreneurs from different sectors, representatives from business groups and parliamentarians.

Myanmar Summary

ပြည်ပပို့ကုန်လုပ်ငန်းများအားသာချက်ဖြစ်စေမည့် ဥရောပသမဂ္ဂ၏ GSP ကဲ့သို့ အခွန်လျှော့ပေါ့ကင်းလွတ်ခွင့်များ ပြန်လည်ခံစားခွင့်ရရန် ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများနှင့်လည်း အခွန်လျှော့ပေါ့မှုနှင့် ကင်းလွတ်ခွင့်များရရှိအောင် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Come & Drive
The new Ford

Ford Test Drive Team မှ လူကြီးမင်းများ ကားအစမ်းမောင်းနှင့်ခြင်းများပြုလုပ်နိုင်ရန် နိုင်ငံအနှံ့ရှိ မြို့များသို့ အရောက်လာခဲ့မည် ဖြစ်ပါသည်။
စမ်းသပ်မောင်းနှင်သူများမှ ကားဝယ်ပါက အထူးအခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပထမအကြိမ် ၂၀၁၄ မတ်လအတွင်း အထက်မြန်မာပြည်သို့ ရောက်ရှိမည့်မြို့များ - ဖြည်မြို့၊ ဗမာကျွန်းမြို့၊ ဖြင်းခြံမြို့၊ ပုသိမ်မြို့၊ စစ်ကိုင်းမြို့၊ မိတ္ထီလာမြို့၊ မုံရွာမြို့၊ မန္တလေးမြို့၊ လားရှိုးမြို့၊ ငအင်ပန်းမြို့၊ ငတင်ကြီးမြို့။
အသေးစိတ်အချက်အလက်များစုံစမ်းရန် - ၀၁၅၂၁၉၅၉
အသက် (၂၅)နှစ်အထက် တရားဝင် ယာဉ်မောင်းလိုင်စင်ရှိသူမည်သူမဆို လာရောက်စမ်းသပ်မောင်းနှင်နိုင်ပါသည်။

Capital Automotive Limited
The authorized dealer and distributor for Ford
tel : + 95 (0) 1 966 9081~ 83
fax : + 95 (0) 1 966 9010
sales@ford-myanmar.com

FOLLOW US ON :
facebook.com/FordMyanmar

Japanese Retail Giant Aeon to Branch Out in Myanmar

SHEIN THU AUNG

Asia's largest retailer Aeon Co Ltd is planning to expand its retail business in Myanmar, a move that will make it the first Japanese retailer in the Southeast Asian country.

According to reports in the Japanese press, the group is looking to set up a representative office in Yangon this year. The reports said Aeon eventually plans to open a shopping

mall in the city by 2016. No investment details were available for the move.

If confirmed, the move will be in line with Aeon's expansion plans for Asia, which has seen it move into China, Malaysia, Thailand, and Vietnam. The group also has announced plans to enter the markets of Indonesia and Cambodia.

Aeon is also building its first shopping mall in Cambodia, which is scheduled to open in June.

Headquartered in Chiba, Japan, Aeon is a retail network comprising more than 250 consolidated subsidiaries and 26 equity-method affiliated companies ranging from convenience stores "Ministop" and supermarkets to shopping malls and specialty stores, including Talbots.

Aeon, formerly known as JUSCO supermarkets, garnered revenues worth \$55.56 billion in 2012, and has about 360,000 employees worldwide.



A shopper chooses goods at an Aeon chain store in Tokyo.

Myanmar Summary

အာရှအကြီးဆုံးလက်လီအရောင်းကုမ္ပဏီတစ်ခုဖြစ်သည့် Aeon သည် မြန်မာနိုင်ငံတွင် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ စီစဉ်မှုဖြစ်မြောက်လာပါက အရှေ့တောင်အာရှတွင် ဂျပန်နိုင်ငံ၏

ပထမဆုံးလက်လီအရောင်းဆိုင်ကုမ္ပဏီကြီးဖြစ်လာမည်ဖြစ်သည်။ Aeon သည် ယခုနှစ်အတွင်း လုပ်ငန်းများချဲ့ထွင်ရန် မြန်မာနိုင်ငံသို့လေ့လာမှုများ လာရောက်ပြုလုပ်ခဲ့ပြီးလာမည့် ၂၀၁၆ ခုနှစ်တွင် ၎င်းတို့၏လုပ်ငန်းများစတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Aeon သည် တရုတ်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်စသည့်နိုင်ငံများတွင်

လည်း ၎င်းတို့၏လုပ်ငန်းများကို တိုးချဲ့သွားဖွယ်ရှိနေကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် JUSCO Super market ဟု လူသိများသည့် Aeon လက်လီအရောင်းဆိုင်လုပ်ငန်းသည် ၂၀၀၂ ခုနှစ်တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅၆ ဘီလီယံရှိခဲ့ပြီး ကမ္ဘာအနှံ့တွင် အလုပ်သမားပေါင်း ၃ သိန်း ၆ သောင်းကို အလုပ်ပေးထားနိုင်သည့်ကုမ္ပဏီဖြစ်သည်။

Venus Bags Myanmar Marketing Approval for Elores

KYAW MIN

India's Venus Remedies Ltd, a research-based global pharmaceutical company, is set to expand into Myanmar as it received marketing authorisation for its flagship research product Elores, the company said.

Venus Remedies said it would launch the drug in Myanmar by April.

Chairman and Managing Director Pawan Chaudhary said, "This marketing authorisation will help us make big strides in Southeast Asia."

"The size of Myanmar's pharmaceutical market is \$400 million and the country imports 85-90 percent of its pharma products. We are looking to capture a sizeable chunk of the antibiotics market in Myanmar with Elores."

A few months ago, the company got marketing approval for Elores from Guatemala.

The company already received patents for Elores from 46 countries. The registration procedure of this product is in advanced stages in 13 EU countries and 15 other countries, including South Korea, South Africa and Saudi Arabia. The company has signed deals with South Korean pharmaceutical company Goodwill Pharma and South African firm Austell Laboratories for the exclusive marketing of Elores.

Elores is effective against serious multidrug-resistant hospital-acquired infections involving metallo-beta-lactamase and carbapenem-resistant strains of bacteria.

The company said it has spent \$10 million on the product's R&D (research and development).

Headquartered in Haryana, India, the company has three manufacturing units and 11 overseas marketing offices, including the US and Germany.

Myanmar Summary

အိန္ဒိယနိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သော Venus Remedies Ltd သည် မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန်အတွက် စီစဉ်နေပြီး Elores သုတေသနထုတ်ကုန်အတွက်လည်း ဈေးကွက်အသိအမှတ်ပြုခွင့်ပြုချက်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဧပြီလမှစ၍ ဆေးဝါးများအား စတင်ထုတ်လုပ်ပေးသွားနိုင်ဖွယ်ရှိကြောင်း Venus Remedies မှ ကြေညာ ခဲ့သည်။

Venus Remedies ၏ ဥက္ကဋ္ဌနှင့် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Pawan Chaudhary က ယခုကဲ့သို့ ဈေးကွက်အသိအမှတ်ပြု ခွင့်ပြုချက်ရရှိခြင်းကြောင့် အရှေ့တောင်အာရှတွင် လုပ်ငန်းများပိုမိုချဲ့ထွင်လုပ်ဆောင်ရန်အတွက် အထောက်အကူပြုစေလိမ့်မည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆေးဝါးဈေးကွက်သည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိ တန်ဖိုးရှိနေပြီး မြန်မာနိုင်ငံသည် ဆေးဝါးထုတ်ကုန် ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိကို ပြည်ပမှ တင်သွင်းနေကြောင်း သိရသည်။

လွန်ခဲ့သည့်လအနည်းငယ်ခန့်က Venus Remedies ကုမ္ပဏီသည် Elores အတွက် ဈေးကွက်အသိအမှတ်ပြုခွင့်ပြုချက်အား Guatemala မှ ရရှိခဲ့သည်။ ယင်းကုမ္ပဏီသည် နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် Elores အတွက် မူပိုင်ခွင့်ပြုချက်များကိုလည်း ရရှိထားသည်။

Available Every Thursday

Myanmar BUSINESS TODAY

MYANMAR'S FIRST BILINGUAL BUSINESS JOURNAL

Subscription Programs

3 Months (12 Issues)	12,000 Ks
6 Months (26 Issues)	26,000 Ks
1 Year (52+4 Issues)	52,000 Ks

www.mmbiztoday.com MyanmarBusinessToday

CALL NOW | Subscription 09 4210 85511, 09 4211 301 33
Advertising 09 421 156 705, 09 420 237 625, 09 3145 0345, 09 250 411 911

For subscription programs and rates in Thailand
Please call +662 391 4746

Get our latest issue now!

Improving Myanmar's Business Environment for Sustainable Economic Growth



KIM NB NINH AND MATTHEW ARNOLD

In a meeting with the business community recently, Myanmar President U Thein Sein declared that "economic development for the country is possible only when the private enterprises that constitute 90 percent of the country's economy develop," and that "the government and the private sector must work hand in hand." He also urged the business community to work with the government in showcasing Myanmar's "private sector prowess" during its ASEAN Chairmanship.

Indeed, economic growth in Myanmar has been strong over the past several years, with the International Monetary Fund predicting a 7.5 percent growth rate for 2014. Creating a business environment that is conducive for increased foreign direct investment as well as a vibrant domestic private sector is a key element in generating strong and sustainable economic growth.

At the local level, the important role of small- and medium-sized businesses (SMEs) to provide employment and services to communities, to generate much-needed revenues for local governments to finance social services and development initiatives, and to participate effectively in the emerging production chains as part of Myanmar's regional and global integration must be encouraged.

However, despite comprising 99.4 percent of businesses in the country, not enough attention has been paid to the business environment encountered by Myanmar's SMEs. Though they account for a much smaller share of GDP than larger firms, their success will be inseparable from the growth and development of Myanmar's overall economy, especially

in terms of job creation. Strengthening these local agents of growth is dependent not only on furthering national reforms but also on strengthening the support of local governments at the state and regional levels.

For SMEs, the majority of business-government engagement happens with subnational governments, including various local and state/region authorities. A new discussion paper jointly produced by The Asia Foundation and the Myanmar Development Resource Institute's Centre for Economic and Social Development analysed the role that local government institutions in Myanmar play in economic governance and how this affects SMEs. Intending to provide a more nuanced view of the reality for businesses operating in Myanmar, the research team carried out 30 in-depth interviews and focus groups with businesses, business associations, and government officials in two cities, Mawlamyine in Mon State and Monywa in Sagaing Region.

The report finds that, despite changes in governing structures over the last few years at both the national and subnational levels, offices under the control of both the Union and the state/region governments continue to work together on a wide range of issues affecting business. These offices form a web of interlinked, overlapping, and often ambiguous authority. Instead of different parts of government having different responsibilities, in Myanmar, every part of government plays a role in everything, particularly at the local level. This dynamic is at the root of the excessive red tape and bureaucracy that currently constrain businesses, especially SMEs.

Businesses engage with government for a wide range of services and permissions. Among the most important are operating licences, construction permits, inspections, taxation, finance, and the



Damir Sagol/Reuters

Creating a business environment that is conducive for increased foreign direct investment as well as a vibrant domestic private sector is a key element in generating strong and sustainable economic growth in Myanmar.

provision of infrastructure and basic utilities. Different firms experience these interactions

differently, depending on the size of the business, sector of operation, or networks of the busi-

ness owner, with fewer differences evident be-

Contd. P 6...(Economic Growth)

Myanmar Summary

စီးပွားရေးလုပ်ငန်းအသိုင်းအဝန်းနှင့် မကြာသေးမီက ပြုလုပ်ကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်က ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ၉၀ ရာခိုင်နှုန်းအထိ ပါဝင်လုပ်ဆောင်နိုင်မှုသာ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ဖြစ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သလို အစိုးရနှင့်ပုဂ္ဂလိကတို့မှလည်း ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းအသိုင်းအဝန်းကိုလည်း အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်များအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အားကောင်းလာခဲ့ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ

Contd. P 6...(Economic Growth)

We will get you there.

FMI Air
www.fmiair.com

FMI Air Ltd.
FMI Center, Level 9, Room (904/905)
No.380, Bogyoke Aung San Rd
Yangon, Myanmar
Tel: +95-1-373 537, +95-1-248 061
Email: sales@fmiair.com

Convenient 1-hour flights between Yangon and
Nay Pyi Taw - Up to 3 times a day.

High quality ground transport
services in Nay Pyi Taw.

Air France Launches Codeshare Flights to Yangon

WAI LINN KYAW

French flag carrier Air France has started flying between Yangon International Airport and Charles de Gaulle Airport in Paris via Bangkok through a codeshare agreement with Bangkok Airways, the airline said.

Travellers from Myanmar will now be able to travel to more than 90 business and leisure destinations across Europe, Africa and Americas through Bangkok and Air France's hub in Paris, Air France said in a statement.

Air France currently offers six flights per week to Paris Charles de Gaulle with a 468-seat Boeing 777-300 aircraft, where 14 seats are Business Class, 32 Premium Economy and 422 are Economy.

The airline said the connecting time between the two carriers has been "reduced to a minimum" at Bangkok's Suvarnabhumi Airport to make Europe's hubs "more accessible".

Air France said passengers with flight connections can obtain their boarding passes



Passengers check-in at an Air France counter in Nice International airport in Nice, France.

for their onward flights upon check-in at Yangon, and also check through the baggage to final destination.

Myanmar Summary

ပြင်သစ်နိုင်ငံ၏ လေကြောင်းလိုင်းဖြစ်

သော Air France သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပဲရစ်ရှိ Charles de Gaulle လေဆိပ်တို့အား Bangkok Airways နှင့် codeshare သဘောတူညီချက်ဖြင့် ဘန်ကောက်မှတစ်ဆင့် ပျံသန်းပြေးဆွဲမှုများကို စတင်ပြုလုပ်ခဲ့ကြောင်း

လေကြောင်းလိုင်းမှ ပြောကြားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံမှ ခရီးသည်များ အနေဖြင့် ဥရောပ၊ အာဖရိကနှင့် အမေရိကတို့သို့ ဘန်ကောက်ခရီးစဉ်များအား Air France လေကြောင်းလိုင်း၏ အခြေစိုက်ပဲရစ်မှတစ်ဆင့် ပိုမိုသွားလာနိုင်တော့မည် ဖြစ်ကြောင်း Air France လေကြောင်းလိုင်းမှ ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် Air France လေကြောင်းလိုင်းမှ Charles de Gaulle သို့ တစ်ပတ်လျှင် ၆ ကြိမ်လေကြောင်းပျံသန်းပြေးဆွဲဝန်ဆောင်မှုများကို ထိုင်ခုံပေါင်း

၄၆၈ ခုံအထိဆန်သော ဘိုးအင်း ၇၇၇-၃၀၀ လေယာဉ်ဖြင့် ဝန်ဆောင်မှုများပေးနေပြီး Business Class မှာ ၁၄ ခုံ၊ Premium Economy Class မှာ ၃၂ ခုံ နှင့် Economy Class မှာ ၄၂၂ ခုံ အထိ ပါဝင်ကြောင်း သိရသည်။

ထို့ပြင်အခြား ဝန်ဆောင်မှုများကိုလည်း ပေးအပ်သွားမည်ဖြစ်ပြီး ခရီးသည် အများစု၏စိတ်ချမ်းသာစွာလေယာဉ်စီးနိုင်စေရန်အစစအရာရာစဉ်ဆောင်ရွက်ထားကြောင်းယင်းလေကြောင်းလိုင်းမှတဆင့် သိရသည်။

Flight times (local times):
PG0706/AF8039: Departure from Yangon at 07.15, arrival in Bangkok at 09.30.
AF0165: Departure from Bangkok at 10.45, arrival in Paris-Charles de Gaulle at 17.15 the same day.
AF 0166: Departure from Paris-Charles de Gaulle at 13.50, arrival in Bangkok at 06.45 the following day.
PG0701/AF8038: Departure from Bangkok at 08.50, arrival in Yangon at 09.40.

From page 5... (Economic Growth)

tween geographic locations. The report found that businesses almost universally view the two most lucrative taxes, the commercial and the income tax, as problematic as they do not generally follow prescribed schedules but instead depend on relationships, negotiation and bribery. Other important interactions, such as inspections and obtaining construction permits, were generally viewed as less of an obstacle to doing business. By example, most businesses noted that they had been

inspected at some point, though the time and financial burdens were minimal.

While the business environment remains challenging in Myanmar, one area that has seen notable improvement is the government's willingness to engage and communicate with the business community, as echoed in President Thein Sein's address. An increasingly common sentiment among business owners, especially those of SMEs, is that government is now more open, and that it is easier to meet with government staff. Many new

committees have been formed through which businesses can advocate for improvements in government services or infrastructure. Often, the state/region cabinet can approve these requests without higher authorization from Nay Pyi Taw.

Based on these findings, the report authors suggest several policy recommendations that need to be prioritised. First, the government needs to reduce red tape and bureaucracy and work to create an efficient and predictable business environment. It is this – not the promotion of business, or specifically of SMEs – that will be fundamental to the country's development. Complementary to this, Myanmar's civil service must re-orient from seeking rents to providing services. Rent-seeking is especially pronounced in licensing and taxation, and gradually addressing this through increasing civil service salaries and

penalties for corruption will help lower the cost of doing business and improve the allocation of labour and capital in the economy.

Additionally, within the parameters of Myanmar's wider efforts to decentralise, it is imperative that the government push to clarify the roles of each level of government and their authority over business to improve the predictability of government in both policy and implementation and to move from relationship-based interactions to more formalised, transparent, rules-based processes.

Kim NB Ninh is The Asia Foundation's country representative in Myanmar and Matthew B Arnold is the Foundation's assistant director for Program Strategy, Innovation, and Learning based in Bangkok. They can be reached at kninh@asiafound.org and marnold@asiafound.org, respectively.

The article was originally published on The Asia Foundation's blog, In Asia, and has been republished with The Asia Foundation's permission.

From page 5... (Economic Growth)

အဖွဲ့မှလည်း ၂၀၁၄ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၇.၅ ရာခိုင်နှုန်းအထိရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးခြင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမှုအတွက် များစွာအရေးပါသလိုခိုင်မာပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးသောစီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော ပြည်တွင်းပုဂ္ဂလိကကဏ္ဍတွင်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအနေအထားတွင် လူမှုအသိုင်းအဝန်းသို့ အလုပ်အကိုင်နှင့် ဝန်ဆောင်မှုများအား ထောက်ပံ့ပေးရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အရေးပါပြီး လူမှုဝန်ဆောင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကို ဆောင်ရွက်ရန် ပြည်တွင်း အစိုးရအဖွဲ့အစည်းများအတွက်

လိုအပ်သောဝင်ငွေကို ထုတ်လုပ်ပေးလာနိုင်ခြင်းနှင့် ထုတ်လုပ်မှုအခန်းကဏ္ဍတွင် တက်ကြွထိရောက်စွာ ပါဝင်လာနိုင်ရန်တို့ပင်ဖြစ်သည်။

သို့သော်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများရရှိလာရန်အတွက် ဖန်တီးရန် လိုအပ်နေသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ လုပ်ငန်းကြီးများနှင့် နှိုင်းယှဉ်လျှင် စုစုပေါင်းပြည်တွင်းထုတ်ကုန်တွင် ပါဝင်မှုမှာ အားနည်းလျက် ရှိနေသေးသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်တစ်သားတည်းပင်ဖြစ်ပြီး အထူးသဖြင့် အလုပ်အကိုင်ဖန်တီးမှုတွင် များစွာအရေးပါနေသည်။ ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ခိုင်မာအားကောင်းလာမှုသည် နောက်ထပ် ငြိမ်ပြောင်းလဲမှုများအပေါ်တွင် သာမူတည်နေခြင်းမဟုတ်ဘဲ နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့်အရ ပြည်တွင်းအစိုးရအာဏာပိုင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုခိုင်မာအားကောင်းလာခြင်းအပေါ်တွင်လည်း မူတည်နေသည်။

"Though they account for a much smaller share of GDP than larger firms, their success will be inseparable from the growth and development of Myanmar's overall economy, especially in terms of job creation."

Can China And India Coexist in Myanmar?



DANIEL WAGNER AND
GIORGIO CAFIERO

“As in the past, so in the future, the people of India will stand shoulder to shoulder with the people of Burma, and whether we have to share good fortune or ill fortune, we shall share it together.”

Those were Indian Prime Minister Jawaharlal Nehru's words in 1948, on the day of Burma's independence from Britain. Since then relations between the two countries have fluctuated between friendship, neglect and outright hostility, yet India's rise on the international stage and Myanmar's "democratic transition" are forcing both governments to reassess the nature of bilateral relations based on regional geopolitical developments.

India views Myanmar's emerging political transformation as a strategic and ideological opening that offers New Delhi an opportunity to dilute Chinese influence while expanding India's strategic depth. While India cannot expect to rival China's influence in Myanmar in the near or even medium term, it can have an impact on that relationship. In turn, Myanmar stands to gain from a stronger relationship with India on a variety of levels, whereas China views the strengthening relationship between India and Myanmar as a strategic threat.

India has long prided itself as the world's largest democracy, as well as being a leader of the Non-Aligned Movement. At previous junctures in their modern history, both of these factors contributed to the dynamics that shaped the India-Myanmar/Burma relationship. Throughout the 1950s, ties were cordial, however the 1962 coup d'état in Myanmar led to a deterioration of relations. During the two decades of General Ne Win's junta, ethnic Indians were targeted, being viewed as "privileged"

during British colonial rule. The nationalist wave that followed led to the expulsion of many ethnic Indians from the country. India pursued a rather disinterested and neutral policy vis-à-vis Myanmar throughout the majority of the Cold War. By the late 1980s, New Delhi began to play an activist role by sponsoring the democratic opposition – seeking to establish itself as a beacon of democracy in Asia.

New Delhi soon learned that such an idealistic approach to foreign policy did not advance its strategic interests, nor did it help the democratic struggle in Myanmar, as the repressive nature of the regime only worsened. As the military junta in Yangon grew hostile toward India, China became the regime's closest ally. India's approach to Myanmar's government subsequently shifted toward realism by 1995, as New Delhi accepted that the ruling junta was there for the long term. Thereafter, India became one of only eight governments in the world to sell arms to Yangon, underscoring the degree to which the bilateral relationship fluctuated since independence.

Following the commencement of Myanmar's "democratic transition" in 2012, which led to the lifting of international economic sanctions, India's government and some of its private companies saw a strategic opportunity to influence the subcontinent's periphery.

Indian firms such as ONGC Videsh, Jubilant Oil and Gas and the Century Ply-Star Cement group commenced operations in Myanmar. Total Indian investment in the country now approaches \$300 million. Yet this is a small fraction of the total \$43 billion in foreign direct investment (FDI) that has reached Myanmar and the majority of its FDI continues to originate from China.

While a decrease in Chinese FDI in Myanmar has ensued since 2012 the government in Nay Pyi Taw remains dependent on China (and Russia) for its military armaments.



Adnan Abidji/Reuters

Chinese Premier Li Keqiang (R) and India's Prime Minister Manmohan Singh wave towards the media during Li's ceremonial reception at the forecourt of India's presidential palace Rashtrapati Bhavan in New Delhi.

Here, India is simply not in a position to compete, and probably will not be for many years to come – if at all.

India's lack of capacity to become an influential trade and investment

partner is driven by several factors, which include India's underdeveloped energy infrastructure, which limits New Delhi's capacity to transfer and distribute Myanmar's oil and natural gas in India,

the reality that the two countries' mutual border is undeveloped, which contrasts with Myanmar's border with China, and bureaucratic hurdles and

Contd. P 8...(China and India)

Myanmar Summary

လာမည့် အနာဂတ်၌ အတိတ် ကာလကဲ့သို့ပင် အိန္ဒိယပြည်သူများ သည် မြန်မာပြည်သူများနှင့် တန်းတူ ရပ်တည်သွားမည်ဖြစ်ပြီး အဆိုး အကောင်းများကို အတူမျှဝေခံစား သွားမည်ဟု အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် Jawaharlal Nehru တ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိန် လက်အောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိခဲ့သည့်နေ့တွင် ဆိုခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေး သည် အတက်အကျအပြောင်းအလဲ များစွာရှိခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ စင်မြင့်ထက်တွင် နေရာကောင်း ရယူလာနိုင်မှုနှင့်အတူ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အပြောင်းအလဲ များကြောင့် နှစ်နိုင်ငံလုံး၏ အစိုးရ များအတွက် ဒေသဆိုင်ရာပထဝီ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများကို အခြေပြုသည့် နှစ်နိုင်ငံဆက်ဆံရေး သဘောသဘာဝတစ်ရပ်ကို အခိုင် အမာဆောင်ရွက်ရန်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်း

Contd. P 8...(China and India)

INTRODUCTORY PRICING FROM \$5,000 USD PER MONTH

—THE RESIDENCE—
at
PUN HLAING
LUXURY SERVICED APARTMENTS

Introducing THE RESIDENCE at PUN HLAING, new luxury three bedroom fully furnished serviced apartments on Yangon's most exclusive golf estate. Offering you extensive indoor and outdoor living space, stunning views and contemporary design surrounded by the lush greenery of Pun Hlaing Golf Estate. A Lifestyle unique to Yangon.

ALSO VISIT OUR WEBSITE FOR FURNISHED AND UNFURNISHED HOMES APARTMENTS AND VILLAS

Contact us today: (951) 687 800, 684 013, phgemarketing@gmail.com theresidence@punhlainggolfestate.com
www.punhlainggolfestate.com f theresidencepunhlaing

International hospital . 18 hole Gary Player golf course . Luxury properties . 24 hour security . International school .
Country Club . Spa . Grassed tennis courts. Swimming pool. Continental restaurants. Driving range

Myanmar Forms Anti-bribery Commission to Fight Corruption



Parliament representatives sign on registration forms at the union parliament building in Nay Pyi Taw.

SU SU

Myanmar has formed an Anti-Bribery Commission to fight corrup-

tion and bribery in government organisations, according to an announcement from the President's Office.

The 15-member Anti-Bribery

Commission is headed by U Mya Win, a retired military serviceman.

Former ambassador U Tin Oo was assigned as secretary to the commission, the announcement said.

The formation of the committee is aimed at helping build good governance and a clean government, it added. Myanmar's current government took office in March 2011.

The government last year enacted an Anti-Corruption Law, which aims to eradicate graft through a transparent government to protect the public from losses related to corruption, to take effective action against corrupt public officials, improve the country's economic development and attract foreign investment.

An anti-corruption working

committee – chaired by Vice President Sai Mauk Kham – was put into place on January 8 last year, but the Anti-Corruption Law called for a new commission to enforce the legislation. According to the law, passed in July last year, Myanmar nationals aged between 45 and 70 can be elected as members of the commission, whose period of service is to coincide with the president's and may only last two terms.

The commission is comprised largely of former government staff whose previous work is less known to the public.

Lawmakers expressed hope last week that the new commission would effectively root out corruption in Myanmar, which ranked 157 out of 177 countries on Transparency International's annual survey of corruption perceptions last year.

Myanmar Summary

အစိုးရအဖွဲ့အစည်းများအတွင်း အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရန်အတွက် အကျင့်ပျက်ခြစားမှုဆန့်ကျင်တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ကြေညာချက်တစ်ခုအရ သိရသည်။

အဆိုပါ အကျင့်ပျက်ခြစားမှုဆန့်ကျင်တိုက်ဖျက်ရေးကော်မရှင်တွင် အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးမြဝင်းဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။ ယခင်သံအမတ်ဟောင်း ဦးတင်ဦးအား ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယခုကဲ့သို့ ကော်မတီအား ဖွဲ့စည်းတည်ထောင်ခြင်းသည် ကောင်းမွန်သောအုပ်ချုပ်မှုနှင့် သန့်ရှင်းသောအစိုးရတစ်ရပ်ဖြစ်တည်လာရန်အတွက် အထောက်အကူပြုရန်ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

From page 7...(China and India)

red tape that impede the cross-border trade and investment process.

India has every reason to want to embrace Myanmar at this time, and to make as much progress as is possible on the trade and investment front. New Delhi's interest in integrating India's isolated northeast with the rest of the country will continue to provide Indian officials with an incentive to deepen economic, political and military ties with Myanmar. Yet security dilemmas on both sides of the border constitute major concerns for Indian authorities. For example, the Buddhist-orchestrated pogroms against Myanmar's Muslims have led to a radicalisation of some Muslims in the region, which threatens to result in retaliatory attacks against Buddhist institutions in India and other corners of South and Southeast Asia. The Naga community, situated on both sides of the border, will also remain a concern for both governments as the concept of "Nagaland" potentially threatens both states' territorial integrity.

From Nay Pyi Taw's perspective, deeper ties with India can alleviate some of its own concerns about destabilising developments on its side

of the border, while also demonstrating that the country can balance its partnership with China along with other regional actors. Given Myanmar's economic and political dependence on Beijing, it should be expected that the government in Nay Pyi Taw will only do so much, and with caution. Even if Myanmar's relationship with China does not fundamentally shift (and we do not expect that it will), India – and other countries such as the United States and Japan – offer Nay Pyi Taw greater leverage against Beijing by emphasising that Myanmar has other options. Chinese officials view the gradual development of economic, political and military rela-

"Even if Myanmar's relationship with China does not fundamentally shift, India – and other countries such as the United States and Japan – offer Nay Pyi Taw greater leverage against Beijing by emphasising that Myanmar has other options."

tionships with India as a threat to Beijing's unique relationship with the country.

Myanmar's government understands the value it provides to both India

and China. India's security dilemmas and its interest in new sources of oil and natural gas will continue to drive its ambitions vis-à-vis Myanmar for the foreseeable future. At the same time, China's access to the Bay of Bengal via Myanmar, and the security of energy accessibility via its landlocked southern provinces, make Myanmar an important strategic partner for Beijing. Within this context, deepening ties between India and Myanmar will remain an issue for China.

Regardless of whether Myanmar completes its democratic transition or retreats to resume its previous pariah status, its geostrategic significance and natural resources will continue to shape the bal-

ance of power in a region where Chinese and Indian interests intersect. China and India can indeed coexist in Myanmar, but China will maintain a distinct advantage by vir-



US President Barack Obama (R) shakes hands with Myanmar President U Thein Sein in the US. High profile visits from Western leaders to Myanmar emphasised on the fact that Myanmar has other options than to rely on China.

tue of its recent history, the nature of its military assistance, and its alignment of long term interests with Nay Pyi Taw.

Daniel Wagner is CEO of Country Risk Solutions, Senior Advisor with Gnarus Advisors, and author of the book "Managing Country Risk". Giorgio Cafiero is a research analyst with CRS based in Washington. Mr. Wagner can be contacted via email at daniel.wagner@countryrisksolutions.com and Mr. Cafiero at giorgio.cafiero@gmail.com. This article was originally published in the East-West Center.

From page 7...(China and India)

အလဲအား မဟာဗျူဟာနှင့် အိုက်ဒီယော့လော်ဂျီကယ်အရ တံခါးပွင့်လာသည်ဟု အိန္ဒိယမှ ရှုမြင်ထားပြီး ထိုအချက်က အိန္ဒိယ၏မဟာဗျူဟာ

ထိရောက်အရေးပါမှုကို တိုးတက်စေသလို တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့ချရန်အတွက်လည်း အခွင့်အလမ်းကောင်းတစ်ရပ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးတိုးတက်ခိုင်မာလာသည်နှင့်အမျှ တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံမှ ရှုမြင်ထားသည်။ အိန္ဒိယနိုင်ငံသည် သက်တမ်းရင့်ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သလို ဘက်မလိုက်လှုပ်ရှားမှုဦးဆောင်သူတစ်ဦးလည်းဖြစ်သည်။ ၁၉၅၀ ခုနှစ်များတွင် နှစ်နိုင်ငံဆက်နွယ်မှုသည် အားရကျေနပ်စရာ ကောင်းခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဆက်ဆံရေးဆုတ်ယုတ်ခဲ့ရသည်။ ၁၉၈၀ ခုနှစ်နှောင်းပိုင်းများတွင် ဒီမိုကရက်တစ်အတိုက်အခံများအား အကူအညီပေးခြင်းဖြင့် အိန္ဒိယနိုင်ငံသည် အာရှ၏ ဒီမိုကရေစီမီးပြတိုက်တစ်ခုအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းလာခဲ့သည်။ သို့သော်လည်း အဆိုပါချဉ်းကပ်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရန်အတွက် ကြိုးပမ်း

မှုများကို အကူအညီပေးနိုင်ခဲ့သလို တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် စစ်အစိုးရ၏ အနီးကပ်ဆုံးအပေါင်းအဖော်ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အပြောင်းအလဲများက အပြည်ပြည်ဆိုင်ရာစီးပွားရေးပိတ်ဆို့မှုများကို ပြေလျော့စေခဲ့သလို အိန္ဒိယအစိုးရနှင့် အချို့ပုဂ္ဂလိကကုမ္ပဏီများအတွက်လည်း မဟာဗျူဟာမြောက်အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်လာစေခဲ့သည်။ ONGC Videsh, Jubilant Oil and Gas, Century Ply-Star Cement group တို့ကဲ့သို့ အိန္ဒိယလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ ယခုအခါ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိရှိလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားလုပ်ငန်းများမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံထားမှုတစ်ပုံမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံအထိရှိနေသည်။

Allen & Gledhill Launches Myanmar Associate Firm

SHERPA HOSSAINY

One of Singapore's largest law firms Allen & Gledhill has launched an associate firm in Myanmar, the firm announced.

Located in the country's commercial hub Yangon, the associate firm, Allen & Gledhill (Myanmar) Co Ltd, came into operation last month.

The Yangon branch will be headed by Allen & Gledhill partner Minn Naing Oo, who was previously the chief executive officer and registrar of the Singapore International Arbitration Centre, and before that, a director at the Ministry of Trade and Industry Singapore.

Allen & Gledhill (Myanmar) currently has four lawyers, including Minn, while two of them are Myanmar-qualified lawyers, the firm said.

Allen & Gledhill (Myanmar) will offer a full range of legal services including banking and finance, corporate and commercial, corporate mergers and acquisitions and international

arbitration, a spokesperson of the firm told *Myanmar Business Today* in an email.

The launch of the firm is part of Allen & Gledhill's "strategy of developing a strong Southeast Asia platform to meet the needs of our clients," she added.

The launch of Allen & Gledhill (Myanmar) follows the establishment of another associate firm, Allen & Gledhill (Laos) Co Ltd in Vientiane.

"Myanmar is the most exciting emerging market in Asia right now with tremendous opportunities for investment and huge growth potential," Minn told *Myanmar Business Today*.

Allen & Gledhill has over 300 lawyers, and serves clients in Southeast Asia, China, India, the Middle East, the UK and the United States.



Eon University

Allen & Gledhill

Myanmar Summary

စင်ကာပူနိုင်ငံ၏ အကြီးဆုံး ဥပဒေအကျိုးဆောင်ကုမ္ပဏီဖြစ်သည့် Allen & Gledhill

သည် ၎င်းတို့၏ ရုံးခွဲကို မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်၌ လာရောက်ဖွင့်လှစ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် အဆိုပါ ရုံးခွဲကို ယခင်က စင်ကာပူနိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒါရိုက်တာနှင့်

စင်ကာပူအပြည်ပြည်ဆိုင်ရာသမားမိခံရုံး အမှုဆောင်အရာရှိချုပ် ဦးမင်းနိုင်ဦးမှ ဦးဆောင်မည်ဖြစ်သည်။ ယင်းဥပဒေအကျိုးဆောင်လုပ်ငန်းတွင် အရည်အချင်းပြည့်မီသည့် မြန်မာရှေ့နေနှစ်ဦးလည်း ပါဝင်မည်ဟု သိရသည်။ Allen & Gledhill သည်

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်းနှင့်စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေအကျိုးဆောင်မှု၊ ဥပဒေဝန်ဆောင်မှုများကို ပြုလုပ်ပေးသွားမည်ဟု Myanmar Business Today ၏အီးမေးလ်မှတစ်ဆင့် မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။

Chunghwa Telecom to Set Up Myanmar Office

AYE MYAT

Taiwanese telecoms services provider Chunghwa Telecom (CHT) will set up business offices in Myanmar this year, a top executive said.

CHT will also establish an office in the Philippines in 2014, and plans to expand in India, the UK, and Latin America in 2015-2016, CHT's International Business Group president Leng Tai-feng said.



The overseas offices will offer these companies and promote cooperation between Chung-

hwa and local operators, Leng added.

In terms of both revenue and customers, Chunghwa is Taiwan's largest provider of fixed line services, mobile services, broadband access service and internet service.

Headquartered in Taipei, Chunghwa has over 28,700 employees and its revenues stood at \$7.17 billion in 2012.

Myanmar Summary

ထိုင်ဝမ်၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးသည့် လုပ်ငန်းဖြစ်သော Chunghwa Telecom (CHT) သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စီးပွားရေး ရုံးများအား ဖွင့်လှစ်သွားမည်ဟု ထိပ်တန်း အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

Chunghwa Telecom သည် ၂၀၁၄ ခုနှစ်အတွင်းဖိလစ်ပိုင်နိုင်ငံတွင်လည်း ရုံးခန်းတစ်ခုဖွင့်လှစ်သွားစီစဉ်နေကြောင်း သိရသည်။

Coming Soon ASX

Bring this ad and get Free diagnostic check

S.G.G Motor Services Ltd

SERVICE CENTER : 104-A, Yadanar Myaing St. Ward #1, Kamaryut Tsp, Yangon, Myanmar. Tel: 95-1-524993, 534127 Fax: 95-1-514914 (Techinal Advisor on Site)

SERVICE CENTER : 603-A, Sagaing - Mandalay Rd., Amarapura Tsp., (Nagar Compound), Mandalay, Myanmar. Tel: 02-59219



Now Accepting Pre-Orders

Use Genuine Parts Only

MAI Launches Charter Flights to South Korea

SU SU

Myanmar Airways International (MAI), the country's flag carrier, has started charter flight services to South Korea, making it the maiden charter flight service offered by the state-run airline, it announced.

The charter flight, which will fly between South Korea's Busan (Gimhae International Airport) and Yangon International Airport, was launched on February 21, Daw Aye Mra Tha, information officer of MAI, said.

MAI already provides scheduled flight services to South Korea through code-sharing arrangements struck last year with Korean Air and Asiana Airlines.

MAI flies to international routes including Bangkok, Sin-

gapore, Kuala Lumpur, Gaungzhou, Seim Reap, Phnom Penh and Gaya by Airbus A320 (180 passengers) and Airbus A319 (120 passengers).

The airline also offers domestic chartered flight services.

Myanmar Summary

မြန်မာပြည်၏တစ်ခုတည်းသော (IOSA) လက်မှတ်ရ ခရီးသည်များအတွက် စိတ်ချရဆုံးလေကြောင်းလိုင်းဖြစ်သော အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) သည် ၂၀၁၃ ခုနှစ်မှစတင်၍ ကိုရီးယားခရီးစဉ်များကို Korean Air, Asiana Airlines တို့နှင့် Code Share အကျိုးတူပေါင်း၍ ရန်ကုန်-ဆိုးလ်-ရန်ကုန်ခရီးစဉ်များကို ပျံသန်းလျက်ရှိသည်။ ၎င်းအပြင် ကိုရီးယား-ရန်ကုန် နေ့စဉ်ပုံမှန် (schedule) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။



UAB Opens New Branch in Yangon



UAB executives inaugurate the bank's new branch at Shwe Gon Daing in Yangon.

KYAW MIN

United Amara Bank (UAB) has launched a new branch in line with its expansion plans to tap Myanmar's booming financial sector, an announcement said.

The branch, 25th of UAB, is located on Kabar Aye Pagoda road, Shwe Gone Daing in Yangon.

The bank's chief executive U Than Win Swe said the bank's branch opening is a sign of the country's economic growth and banking sector's development.

"We want to make banking services easily accessible for customers. This branch open-

ing will help strengthen our operation in 2014, and we hope to extend up to 40 branches throughout Myanmar by this year."

He said the bank also plans to set up 48 more ATM machines in Myanmar's major cities, Yangon, Nay Pyi Taw and Mandalay.

UAB currently has 22 ATM machines within Yangon which accept MasterCard, Myanmar Payment Union (MPU), VISA and Japan Credit Bureau (JCB) cards. Besides local money transfer services the bank also offers remittance services through Western Union.

The bank has also invested in

setting up Core Banking Software to provide hi-tech services through a common network of its branches, U Than Win Swe said.

"We are investing a lot to improve our services and infrastructure. To facilitate customers, UAB is soon going to launch modern and innovative products."

UAB started offering banking service after grabbing a banking licence in August 2010.

Myanmar Summary

ယူနိုက်တက်အမရာဘဏ် (UAB) သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် ဘဏ္ဍာရေးကဏ္ဍတွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန်အတွက် ဘဏ်ခွဲသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဘဏ်ခွဲသည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရွှေဝိုတိုင်အနီးတွင် တည်ရှိကြောင်း သိရသည်။ ယူနိုက်တက်အမရာဘဏ်၏ အမှုဆောင်ချုပ်ဖြစ်သူ ဦးသန်းဝင်းဆွေက ဘဏ်ခွဲသစ်ဖွင့်လှစ်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပြည်သူများက ပိုမိုလွယ်ကူလက်လှမ်းမီလာစေရန် ကြိုးပမ်းဆောင်ရွက်သွားလိုပြီး ယခုဘဏ်ခွဲသစ်ဖွင့်လှစ်မှုသည် ၂၀၁၄ ခုနှစ်အတွင်း မိမိတို့၏ ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲ ၄၀ အထိ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် မျှော်မှန်းထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Ooredoo Set to Launch mWomen Initiatives

PHYU THIT LWIN

Ooredoo, one of the telcoms licence winners in Myanmar, last week extended its mWomen programme, which aim to use mobile technology to empower women, in the Southeast Asian nation.

The service will provide access to maternal healthcare information via mobile devices free-of-charge, Ooredoo Myanmar said.

The telecom company said it received an Innovation Fund grant from the GSMA Foundation, to support the launch of a multi-tier maternal health service in partnership with a range of local and international partners.

Myanmar currently faces a number issues related to maternal health, including a high infant mortality rate and chal-

lenging levels of baby malnutrition, and more than 70 percent of births occur outside a professional medical service.

Ooredoo said this "first-of-its-kind service" will offer "medically-proven content to women, as well as direct channels for users to contact medical professionals about specific health issues and seek treatment as required."

Dr Nasser Marafih, Group CEO, Ooredoo, said: "We believe every woman should have an equal opportunity to use a mobile phone. We work with content experts, NGOs and leading developers to ensure that the information is accessible, relevant and tailored for women's needs."

"We are now able to develop a cutting-edge service that tackles a vital social issue in Myanmar."

The announcement was made

at the GSMA Mobile World Congress in Barcelona, Spain. The programme - which has seen success in Iraq, Indonesia, Qatar and Algeria - has received international attention in recent years.

In September 2013, at the Clinton Global Initiative (CGI) Annual Meeting in New York, Ooredoo and the Cherie Blair Foundation for Women announced a tie-up to work on women's entrepreneurship in Myanmar.

The two organisations are developing a franchisee model to enable 30,000 women by 2016 in Myanmar to become entrepreneurs by selling prepaid Ooredoo airtime to their communities.

Myanmar Summary

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ကို ရရှိခဲ့သော လုပ်ငန်းကြီးတစ်ခုဖြစ်သည့်



Ross Cormack, CEO of Ooredoo Myanmar, and Cherie Blair at World Mobile Congress 2014, Barcelona, Spain.

ကာတာနိုင်ငံ၏ Ooredoo သည် လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ၎င်း၏ mWomen အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများအား မိုဘိုင်းနည်းပညာများကို လက်လှမ်းမီလာပြီး ပိုမိုအသုံးပြုလာနိုင်စေရန်အတွက်ဖြစ်ကြောင်း သိရသည်။

မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုသတင်းအချက်အလက်များအား မိုဘိုင်းအသုံးအဆောင်များမှတစ်ဆင့် အခကြေး

ငွေပေးဆောင်စရာမလိုဘဲ ဝန်ဆောင်မှုများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Ooredoo Myanmar မှ ပြောကြားခဲ့သည်။ ယင်းဆက်သွယ်ရေးလုပ်ငန်းကြီးမှ ပြောကြားချက်အရ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများနှင့် အတူ မိခင်ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများအား ထောက်ပံ့လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်အထောက်အပံ့အား GSMA ဖောင်ဒေးရှင်းမှ ရရှိခဲ့ကြောင်း သိရသည်။

21st Century El Dorado: Myanmar's Untouched Natural Gas Reserves



Francois Lenoir/Reuters

Myanmar has 20 trillion cubic feet (tcf) of natural gas reserves. That's worth around \$106 billion at today's natural gas prices. The great news is most of these reserves are still in place as Myanmar has only exported its gas for the past 15 years.

JASON STEVENSON

“If I could put all of my money into Myanmar, I would. Myanmar is in the same place China was in early 1979, when Deng Xiaoping said ‘we have to do something new’.

Myanmar is now opening up and it's the next economic frontier in Asia,” said Jim Rogers, commodities guru and co-founder Quantum Fund.

In 1962 Myanmar (or Burma as it was then called) was the single richest country in Asia.

It was fast on its way to becoming the second developed nation in Asia after Japan. The country was abundant in rubies, oil, and valuable timber. It also had the largest qualified and educated workforce in Southeast Asia.

The main temple in Myanmar's Royal City of Yangon even has a diamond the size of a fist sitting on top of the central spire.

In a way, due to its natural resources Myanmar was the El Dorado of Asia. El Dorado was the mythical South American city nicknamed the ‘Lost City of Gold’.

According to legend, El Dorado was abundant with gold. The tribal chiefs and tribe members all wore gold. Gold earrings, gold pendants, gold plaques and gold crowns.

Attracted by the tales of riches, Spanish fortune hunters (conquistadores) risked their lives trekking through uncharted territory. But it was a futile search.

While local tribes used gold for ceremonial purposes, the amount of gold discovered by the Spanish conquistadores was nowhere near the amount

promised by the legends.

It turned out El Dorado was a myth ... it didn't exist. But Myanmar isn't a myth. It exists, and more than that, it potentially hosts the world's fifth largest conventional natural gas field.

Under-explored Energy Oasis That's what makes Myanmar and the opportunity to invest in this ‘Real El Dorado’ an exciting story.

Already, Myanmar has 20 trillion cubic feet (tcf) of natural gas reserves. That's worth around \$106 billion at today's natural gas prices. The great news is most of these reserves are still in place as Myanmar has only exported its gas for the past 15 years.

But that could be just the beginning.

Since the 1970s explorers have only drilled a total of 19 offshore exploration wells. This is an almost completely unexplored zone.

Experts suggest that in addition to the current 20 tcf of reserves, there could be another 80 tcf of undiscovered natural gas worth around \$424 billion.

Add this to Myanmar's other potential reserves and the slow freeing up of the economy, and it's no wonder that commodities guru Jim Rogers would like to ‘put all of [his] money into Myanmar’.

You shouldn't take Rogers' view lightly. He co-founded the Quantum Fund in 1973 with another legendary investor, George Soros.

He helped steer the fund to a 4,200 percent total return before he ‘retired’ at the age of 37.

So when Rogers says Myanmar is a great opportunity, I

listen. But before we go any further let's turn back the clock.

At the Epicentre of Growth Myanmar has been ruled by a military dominated government since 1962.

The military rule has had a devastating impact on Myanmar's economy. Due to its isolation from international trade, it has bypassed globalisation and missed out on many of the benefits of improved technology.

To illustrate this, only 10 percent of the population has access to mobile communications.

Compare that to Australia where almost all the population has access to mobile communications, and most of them use it.

“Since the 1970s explorers have only drilled a total of 19 offshore exploration wells. This is an almost completely unexplored zone.”

In fact, a common saying about Myanmar is that once you land at the airport, you have to wind your watch back by decades.

But things are changing. Recent once-in-a-lifetime changes to the military constitution means that ground breaking reforms could be on the way.

This would allow explorers to exploit these undiscovered oil and gas fields and lead to a boom for Myanmar's repressed economy.

The possibility is so big that

the growth potential for Myanmar today could be on a par with China's economic growth from 1979 through to today. It's that big.

And with today's technology, Myanmar's growth should happen much quicker than China's amazing growth.

Marc Holtzman, chairman of Meridian Capital, a leading billion-dollar private equity firm, has been to Myanmar eight times over the last few years. He says the reforms taking place are “real this time, the genie is out of the bottle.”

And the McKinsey Global Institute, a top-tier global management consulting firm, estimates that Myanmar's economy could grow from \$50 billion today to \$200 billion by 2030.

That's a compound annual growth rate of 9.68 percent – greater than China's current growth rate of 7.5 percent. That would do wonders to help lift many of Myanmar's 65 million people out of poverty.

But that's not all. It's also important to consider geography. Myanmar borders both China and India. Those two country's populations combined represent 40 percent of the world population.

In fact, as the following map shows, more people live in the circled area than live outside it. It just so happens that Myanmar is almost at the epicentre of this circle:

This alone offers a great opportunity in terms of providing export markets for its natural

resources.

So, I hope you can see the scale of the opportunity at play. An economy that's set to quadruple in size over the next 16 years, one in which commodities guru Jim Rogers would invest all his money if he could.

While I don't advise you to take Rogers' advice literally (as in don't put all your money into Myanmar) you should definitely take a look at the opportunities on offer as Myanmar opens up to the world.

Jason Stevenson is contributing editor at Money Morning.

Myanmar Summary

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများစွာဖြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီး ကဏ္ဍအသီးသီးတွင် တံခါးဖွင့်ဆောင်ရွက်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အလွန်ဆွဲဆောင်မှုရှိနေသောစေ့ကွက်တစ်ခုဖြစ်လာခဲ့သည်။ မိမိတို့အနေဖြင့် ပုံစံအသစ်တစ်ခုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း Deng Xiaoping က ပြောကြားခဲ့သလို မြန်မာနိုင်ငံသည် ယခုအခါ ပိုမိုတံခါးဖွင့်ပွင့်လင်းလာပြီး အာရှ၏ နောက်ထပ်စီးပွားရေးအလားအလာကောင်းတစ်ခုဖြစ်ကြောင်း Jim Rogers က ပြောကြားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာရှတွင် ချမ်းသာကြွယ်ဝမှုအရှိဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာရှတွင် ဂျပန်ပြီးလျှင် ဒုတိယမြောက်ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်လာရန်အတွက် အကောင်းဆုံးအနေအထားတွင် ရှိခဲ့သည်။ မြန်မာနိုင်ငံသည် ပတ္တမြား၊ ရေနံနှင့် အဖိုးတန်ကျွန်းသစ်များပေါများကြွယ်ဝသလို အရှေ့တောင်အာရှတွင် အရည်အချင်းရှိသော ပညာတတ် လုပ်သား အင်အားအများဆုံးရှိသည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။ သဘာဝသယံဇာတများပေါများကြွယ်ဝမှုကြောင့် မြန်မာနိုင်ငံကို အာရှ၏ El Dorado ဟု ခေါ်ဆိုခဲ့ကြပြီး El Dorado သည် တောင်အမေရိက၏ မြို့တစ်မြို့ဖြစ်ပြီး Lost City of Gold ဟုလည်း ခေါ်တွင်သောမြို့တစ်မြို့ဖြစ်သည်။ ဒဏ္ဍာရီထဲတွင် El Dorado သည် ရွှေများပေါများကြွယ်ဝခဲ့ပြီး လူမျိုးစုအကြီးအကဲများနှင့် လူမျိုးစုများအားလုံးသည် ရွှေကို ဝတ်ဆင်ကြပြီး ရွှေနားဆွဲများ၊ ရွှေဆွဲသီးများ၊ ရွှေလင်ဗန်းများနှင့် ရွှေသရဖူများကို အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။ El Dorado သည် ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီး အမှန်တကယ် တည်ရှိခဲ့ခြင်းမရှိသော်လည်း မြန်မာနိုင်ငံသည် ဒဏ္ဍာရီတစ်ခုမဟုတ်ဘဲ အမှန်တကယ် တည်ရှိနေသလို ကမ္ဘာ့ပစ္စုပ္ပန်သဘာဝဓာတ်ငွေ့အများဆုံးသိုမှီးထားနိုင်သည့်နေရာတစ်ခုလည်း ဖြစ်နေပြန်သည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ကုဗပေ ၂၀ ထရီလီယံအထိရှိနေပြီး ယနေ့ခေတ်သဘာဝဓာတ်ငွေ့ဈေးနှုန်းနှင့်ဆိုလျှင် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံဝန်းကျင်တန်ဖိုးရှိနေသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်းမှသာ သဘာဝဓာတ်ငွေ့များအား ပြည်ပသို့တင်ပို့ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့အများစုမှာ ကျန်ရှိနေသေးသည်။ ၁၉၇၀ ခုနှစ်မှစ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများမှ စုစုပေါင်းကမ်းလွန်ရန်တွင် ၁၉ ခုသာထုတ်လုပ်မှုများကို ပြုလုပ်ခဲ့သည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ယခုလက်ရှိတွင် သဘာဝဓာတ်ငွေ့သိုမှီးထားမှုမှာ ကုဗပေ ၂၀ ထရီလီယံအထိရှိနေသည်ဟု ခန့်မှန်းရသော်လည်း ရှာဖွေတွေ့ရှိမှုမရှိသေးသည့် သဘာဝဓာတ်ငွေ့ပမာဏမှာ နောက်ထပ် ကုဗပေ ၈၀ ထရီလီယံအထိရှိနိုင်ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၄ ဘီလီယံအထိရှိကြောင်း သိရသည်။

Index Creative Village Launches New Myanmar Subsidiary



Nucharin Paradevisut, managing director of ICVeX Co Ltd, pose for a photo during ICVeX's launch.

AYE MYAT

Thai event organiser Index Creative Village (ICV) has formed a new subsidiary for exhibition and fair management in a bid to strengthen its foothold in neighbouring Myanmar.

The new unit, ICVeX, will work with other units of ICV to set up trade fairs and exhibitions in the Southeast Asian country, the firm said. ICV's existing marketing arm in Myanmar offers event marketing and market research services.

Kreingkrai Kanjanapokin, founder and co-CEO of Index Creative Village Public Co Ltd, said the opening up Myanmar has resulted in a steady rise of foreign investment and that there is a need to hold trade fairs and exhibitions to provide more information to the businesses which are looking to enter the market.

"Myanmar is a country where there are plenty of business opportunities. Index plans to provide the chance for investors to know about the business situation in Myanmar by organising events," Kreingkrai said.

"Index is not only going organise events for clients, but also will create a network of business partners, public and private investors, and agencies in both Thailand and Myanmar." He said ICV previously had chances to work with both Thai and Myanmar governments including global brands such as Coca-Cola and Schneider.

Nucharin Paradevisut, managing director of ICVeX Co Ltd, said with Myanmar's economic expansion entrepreneurs, both large and small scale, are looking for marketing channels.

"However, they don't know where to start in Myanmar market. Trade shows or fairs are

regarded as a channel to reach target audiences, and help all industries grow."

She said ICVeX is preparing to hold the Myanmar International Education Fair; Myanmar HoReCa (Hotel-Restaurant-Catering) and Myanmar International Food & Beverage fair in July; Myanmar Medi-Health & Wellness in August; Myanmar Architect & Decor in September; and Myanmar Auto Plus, Automobile & Auto Salon in October, Nucharin said.

The company forecast to bag THB100 million (\$3.12 million) this year – with its Thai operation contributing 80 percent and the rest coming from its overseas operations.

Myanmar Summary

ထိုင်းနိုင်ငံ၏ တွေ့ဆုံဆွေးနွေးပွဲများအား စီစဉ်သည့် လုပ်ငန်းဖြစ်သော Index Creative Village (ICV) သည် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် လုပ်ငန်းရပ်တည်မှုပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်၍ လုပ်ငန်းခွဲတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းခွဲအသစ်မှာ ICVeX ဖြစ်ပြီး ICV ၏ အခြားလုပ်ငန်းယူနစ်များနှင့် ပူးပေါင်း၍ ကုန်စည်ပြပွဲများကို မြန်မာနိုင်ငံတွင် စီစဉ်ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တံခါးဖွင့်ဆောင်ရွက်လာမှုများက နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးတက်လာစေပြီး ထိုအချက်ကြောင့် မြန်မာ့စေ့ကွက်သို့ ဝင်ရောက်ရန်အတွက် စောင့်ကြည့်နေကြသော ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်ရန်အတွက် ကုန်စည်ပြပွဲများကို ပြုလုပ်ပေးသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

French Embassy in Myanmar to Issue Short-term Swiss Visas

KYAW MIN

The Embassy of France in Yangon will represent Switzerland in terms of issuing short-stay visas to Switzerland, the Embassy of Switzerland in Myanmar said.

The Federal Department of Foreign Affairs of Switzerland and the Ministry of Foreign Affairs of France recently concluded an agreement where the French embassy in Yangon will represent Switzerland in issuing short term visas for Myanmar citizens travelling to Switzerland.

The measure was undertaken "due to the introduction of the biometric Schengen Visa and in order to deliver efficient services for people travelling to Switzerland," the Swiss embassy said in a statement.

The move authorises the French embassy in Yangon to deliver Schengen Visa C (short-stay visas) for a period not exceeding 90 days for a journey to Switzerland.

The Embassy of France will, however, not be able to issue visas for applications for short-stay visa connected to gainful employment (including drivers and journalists); applications for short stay visa connected to medical reason; applications of diplomatic and service passports holders that are not citizens of Myanmar; applications of non-Myanmar passport holders travelling to Switzerland for official reasons including participation at international conferences, the Swiss embassy said.

Myanmar Summary

မြန်မာနိုင်ငံသားများ ဆွစ်ဇာလန်နိုင်ငံသို့ရက်တိုစီဒါဖြင့်သွားရောက်နိုင်ရန် ရန်ကုန်ရှိ ပြင်သစ်သံရုံးက ကိုယ်စားပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများဆွစ်ဇာလန်သို့သွားရောက်နိုင်ရန်အတွက်ရက်တိုစီဒါများထုတ်ပေးရန် ရန်ကုန်ရှိပြင်သစ်သံရုံးမှတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါရက်တိုစီဒါထုတ်ပေးရန်အတွက်ဆွစ်ဇာလန်နိုင်ငံခြားရေးဦးစီးဌာနနှင့် ပြင်သစ်နိုင်ငံခြားရေးရာဝန်ကြီးဌာနတို့မှ မကြာသေးမီ ကသဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ဆောင်ရွက်မှုကြောင့် ရန်ကုန်ရှိ ပြင်သစ်သံရုံးက Schengen Visa C (ရက်တိုစီဒါ) ကိုထုတ်ပေးသွားမည်ဖြစ်ပြီးမြန်မာနိုင်ငံသားများအနေဖြင့်ဆွစ်ဇာလန်နိုင်ငံသို့ရက် ၉၀ ထက်မကျော်လွန်ဘဲသွားရောက်နိုင်မည်ဖြစ်သည်။ သို့သော်ပြင်သစ်သံရုံးသည်ရက်တိုစီဒါများလျှောက်ထားရာတွင် အလုပ်သွားရောက်လုပ်ကိုင်ရန်၊ စာသင်ကြားလေ့လာရန်၊ ဆေးဝါးကုသရန်၊ သတ်မှတ်ရေးရာကိစ္စရပ်များအတွက်ဖြစ်စေရက်တိုစီဒါထုတ်ပေးနိုင်မည်မဟုတ်ကြောင်းနှင့်မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူမဟုတ်သူများအနေဖြင့်လည်းဆွစ်ဇာလန်နိုင်ငံသို့သွားရောက်နိုင်ရန်စီဒါထုတ်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်းဆွစ်ဇာလန်သံရုံးမှပြောကြားခဲ့သည်။

US, Myanmar Kick off Heritage Conservation Project

SHEIN THU AUNG

The US Embassy in Yangon and the Ministry of Culture have agreed to cooperate in cultural heritage conservation in Mandalay, according to an embassy statement.

US Ambassador Derek Mitchell and Deputy Minister of Culture U Than Swe formally started the preservation partnership at the Shwe Nan Daw Monastery (Shwe Kyaung) last month.

Over the next two years, US-funded specialists will train local craftsmen and government experts in preservation techniques to preserve the culturally significant teak wood monastery in

Mandalay, the release said.

Mitchell said the initiative "represents an important chapter in the relationship between our two countries, works to preserve a key piece of this country's cultural legacy and highlights the rich traditions of Myanmar."

The project is supported through the Ambassadors Fund for Cultural Preservation (AFCP), a US Department of State Bureau of Education and Cultural Affairs (ECA) program that supports the preservation of cultural sites, cultural objects and forms of traditional cultural expression in more than 100 countries around the world.

Shwe Nan Daw Monastery is



Shwe Nan Daw monastery in Mandalay, one of the most visited monasteries in Myanmar erected by Myanmar craftsmen during the

era of King Mingdon, founder of the ancient Myanmar city of Mandalay and its environs.

Myanmar Summary

မန္တလေးမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အမေရိကန်သံရုံးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့သည် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကို ပြုလုပ်နိုင်ခဲ့ကြောင်း အမေရိကန်သံရုံး၏ ပြောကြားချက်အရ သိရသည်။

အမေရိကန်သံအမတ် Derek Mitchell နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်းဆွတို့သည် လွန်ခဲ့သည့်လက ရွှေနန်းတော်ဘုန်းတော်ကြီးကျောင်း (ရွှေကျောင်း) တွင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို စတင်ပြုလုပ်ရန်အတွက် သဘောတူညီချက်ကို ပြုလုပ်ခဲ့သည်။

OBG Report Charts Myanmar's Development as FDI Rockets

Launches first-time report on the Southeast Asian nation

KYAW MIN

UK-based publishing, research and consultancy firm Oxford Business Group (OBG) published its first country report on Myanmar which sheds light on the country's new investment law, wide-ranging reforms and emerging economic sectors, the firm announced.

With most Western sanctions now lifted and a new mining law in the pipeline, "The Report: Myanmar 2014" charts the considerable interest that the country's ore and gem reserves are generating among foreign companies, OBG said in a statement.

The publication also looks in detail at the oil and gas exploration earmarked for the country, providing details of the tenders already launched for both onshore and offshore blocks, it said.

Regional Editor, Paulius Kuncinas, said that incentives contained in Myanmar's new investment law, supported by legal reforms and low costs, had combined to produce unprecedented opportunities for inter-

national businesses.

"While the rapid pace of development in Myanmar has inevitably brought major challenges, investors have shown themselves keen to participate in the country's transformation," he said.

"FDI has already risen exponentially in the last two years, and several sectors of the economy, such as telecoms, banking and energy, are evolving beyond recognition, confirming just how extensively Myanmar's economic landscape is being re-defined."

Andrew Jeffreys, OBG's CEO, added that Myanmar's move to increase its participation on the regional stage, which was reflected in its first-time role as ASEAN Chair this year, had not gone unnoticed by investors.

"Myanmar's political and economic development has been well supported globally, while the ASEAN Economic Community's current focus on regional integration will facilitate the country's transformation," he said.

The report features a range of interviews with political, economic and business representa-

tives, including President U Thein Sein, along with a sector-by-sector guide for investors, the firm said. Minister for the President's Office and former chairman of the Myanmar Investment Commission (MIC) U Soe Thane, and the Minister for Finance and chairman of MIC U Win Shein were also interviewed, it added.

The report also contains contributions from international figures, including US President Barack Obama, the President of China Xi Jinping and the Secretary-General of ASEAN Le Luong Minh, OBG said.

With a new building code in place and demand for both offices and housing on the rise, OBG's publication highlights the raft of new developments coming on-line, which are providing opportunities for foreign investors to collaborate with local players.

OBG said the report offers analysis of the major overhaul planned for Myanmar's transport infrastructure, which will include extending and upgrading the nation's roads and rail networks, alongside new airport projects.

The report analysed the government's plans to attract new FDI to the sector, which remains dominated by extractive segments. It also discusses Myanmar's agriculture sector, which remains a key contributor to the economy and should expand significantly on the back of anticipated technical development, backed up by reforms.

The report has been produced with the Myanmar Investment Commission (MIC). Contributions have also been made by PricewaterhouseCoopers (PwC) and law firm, Kelvin Chia Ltd.

Myanmar Summary

မြို့တိုက်အခြေစိုက်ပုံနှိပ်ထုတ်ဝေရေး၊ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သော

Oxford Business Group (OBG) သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးလာသောစီးပွားရေးကဏ္ဍရပ်များအပေါ် သုံးသပ်မှုပြုလုပ်ထားသည့် စစ်တမ်းသစ် တစ်ခုအား ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းမှ ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံအများစုမှ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သလို မြန်မာနိုင်ငံမှလည်း သတ္တုတွင်းဥပဒေသစ်ကို ပြဋ္ဌာန်းရန် ဆောင်ရွက်နေသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ကဏ္ဍအတွက်လည်း ယင်းစစ်တမ်းတွင် သုံးသပ်ချက်များပါရှိပြီး ကုန်းတွင်းလုပ်ကွက်များနှင့် တမ်းလွန်လုပ်ကွက်များအတွက် ဆောင်ရွက်ခဲ့ပြီးသော တင်ဒါလုပ်ငန်းစဉ်များ၏ အချက်အလက်များလည်း ပါဝင်ကြောင်း သိရသည်။



tele-video communication; communication via satellite; information about telecommunication; telegram communication; rental of telephones, telephone services; telephone communications; computer aided transmission of messages and images; computer communications; telex services; news agencies; rental of facsimile apparatus; facsimile communication; cellular telephone communication; education radio, television, cable television broadcasting; radio broadcasting; cable television broadcasting; television broadcasting; transmission of information, data and computer programs; electronic mail services; providing telecommunication user access to the Internet; providing telecommunications connections to the Internet or computer databases; rental and leasing of telecommunications equipment.

Class 39: Transport; freight brokerage; conducting of tours and conducting of escort services for tourists; travel agency services; warehousing; rental of warehouses; car parking services; rental and leasing of cars; packaging and storage of goods; services for temporary safekeeping of personal belongings; travel arrangement; electricity distribution services; water distribution services; rental of wheelchair; travel booking services.

Class 40: Treatment of materials, including applying finishes to leathers; leather dyeing; rubber processing; fruit and vegetable processing; fruit crushing; optical glass grinding; blacksmithing; custom fashioning of fur; fur dyeing; fur conditioning; wood working; timber processing; tanning; jewelry processing; non-metal mineral grinding; marine products processing; edible oil refining; food freezing; food smoking; shoes dyeing; galvanization; wool treating; cloth dyeing and processing; water treating; window tinting treatment being surface coating; silver-plating; food and drink preservation; milk processing; iron works; coffee and tea processing; recycling of waste and trash; offset printing; photogravure printing; screen printing; lithographic printing; typographic (antistatic) printing; rental and leasing of knitting machines and/or

sewing machines for making clothing, quilts and mattresses; processing of cinematographic films; photograph enlargement services; photograph printing services; photographic film development; rental and leasing of air-conditioners.

Class 41: Arranging and conducting seminars, conferences and workshops for a wide variety of subjects; education services; schools; provision of facilities for sports, games and athletics; rental and leasing of musical instruments, skiing equipment, and skin diving equipment; production and distribution of movies; presentation of live show performances; rental of audio and visual studio facilities; entertainment booking agency services; rental and leasing of movie projectors and parts and fittings thereof, motion pictures, cine-films, records, pre-recorded magnetic tapes, pre-recorded video tapes, television and radio sets; photography; operating of lotteries; providing sports facilities; rental of sports facilities; providing sports activities; providing training; providing cultural activities.

Class 42: Scientific and technological services and research and design relating thereto, namely, architectural consultation; architecture design services; bacteriological research; calibration [measuring]; biological research; chemical analysis; chemical research; chemistry services; recovery of computer data; consultation in the field of computer hardware; computer programming; computer rental; duplication of computer programs; installation of computer software; maintenance of computer software; updating of computer software; computer system design; construction drafting; consultation in environment protection; cosmetic research; creating and maintaining websites for others; interior décor design; industrial design; packaging design services; dress designing; graphic arts designing; geological research; industrial design; material testing; mechanical research; packaging design services; quality control; research (of food quality, medicine quality); rental of computer software; surveying; geological surveys; land surveys; material testing; textile testing; industrial

analysis in technical, technology and chemical aspects; research services for others; design and development of computer hardware and software.

Class 43: Services for the provision of food and drink; rental of temporary accommodation and lodgings and reservation services relating thereto; restaurant, catering [food and drink] and bar services.

Class 44: Medical services, medical clinics; convalescent homes; health care; medical assistance; nursing [medical]; chiropractics; dentistry; nursing homes; opticians' services; pharmacy advice; veterinary services, including veterinary assistance; animal breeding; animal grooming; animal grooming; hygienic and beauty care for human beings or animals, including public baths for hygienic purposes; beauty salons; hairdressing salons; massage; Turkish baths; manicuring; agriculture, horticulture and forestry services, including farming equipment rental; flower arranging; gardening; landscape gardening; lawn care.

Class 45: Adoption agency services; crematorium services; dating services; escorting in society [chaperoning]; marriage agencies; security services for the protection of property and individuals; partner introduction and dating agency services; provision of facilities for wedding ceremonies and receptions; evening dress rental; arbitration services; legal services; intellectual property consultancy; licensing of intellectual property; copyright management.

Any fraudulent imitation or unauthorized use of the said Trademark will be dealt with according to law.

U Nyunt Tin Associates International Limited
Intellectual Property Division
P.O. Box 952, Yangon, Myanmar.
Tel: 959 4500 59 247, Email: info@untlaw.com
For **AEON KABUSHIKI KAISHA**
(also trading as AEON CO., LTD.)
Dated: 6 March, 2014.

Is There a Russian Super Sale Going on at the Moment?



DAVID MAYES

Following on from my last week's article on mining stocks, this week I am not going to talk about a specific sector but a country. The main index tracking the Russian markets is the RTS Index...

The Russian stock market as represented by this RTS Index could be one of the biggest values buys around at the moment. In case you missed my article last week, I do still believe we are overdue for a market correction or crash...

I should point out for starters that the Russian market is not for wimps. This is a high risk emerging market. You only have to look back a few decades to remember the painful crisis that was triggered from the country defaulting on its debt...

about any business on the planet with a payback period of five years, but a diversified portfolio of the top companies of an enormous economy like Russia is a great bargain trading at a price to earnings ratio of about 5.

So why is the Russian index at such lows while the S&P 500 and others remain at such highs? In my opinion it mainly boils down to behavioural finance, and the divergence of previous market leaders that usually comes before any crash.

If history is any guide the emerging markets will not lead the next bull, but being as volatile as they are even if they lag the next leader to trade back up to normal valuation levels the investors in the Russian market at these levels stand to make a very nice return.

David Mayes MBA provides wealth management services to expatriates throughout Southeast Asia, focusing on UK Pension Transfers. He can be reached at david.m@fara-

mond.com. Faramond UK is regulated by the FCA and provides advice on pensions and taxation.

Myanmar Summary

လွန်ခဲ့သည့်အပတ်က David Mayes ၏ဆောင်းပါးတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများရှိနေသည့်ကဏ္ဍတစ်ရပ်အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး ယခုအပတ်တွင် ရင်းနှီးမြှုပ်နှံသူများ စဉ်းစားသင့်သည့် နိုင်ငံတစ်ခုအကြောင်းကို David Mayes က ရေးသားထားသည်။

ရုရှားနိုင်ငံသည် စစ်အေးကာလမတိုင်ခင်က စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီးနောက် စီးပွားရေးကျဆင်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသောနိုင်ငံတစ်ခုဖြစ်သည်။ ယခုအခါ ရုရှားသည် စီးပွားရေးပြန်လည်ကောင်းမွန်လာစပြုလာပြီး ရုရှားစတော့အိတ်ချိန်းမှာလည်း ကောင်းမွန်စွာဆောင်ရွက်နိုင်နေသော စတော့အိတ်ချိန်းတစ်ခုဖြစ်လာသည်။ ရုရှားစတော့ဈေးကွက်သည် ယခုလက်ရှိအချိန်တွင် အလွန်ကောင်းမွန်သော အနေအထားတွင်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ပင်ဖြစ်သည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရုရှားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက သတိပြုရမည့်အချက်မှာ ရုရှားဈေးကွက်သည် ချိတ်ချတုံ့ပြန်နေသည့် ရင်းနှီးမြှုပ်နှံသူများအတွက်မဟုတ်ဘဲ အမှန်တကယ် ယုံကြည်ချက်ရှိပြီး ရင်းနှီးမြှုပ်နှံရသော ရင်းနှီးမြှုပ်နှံသူများအတွက်ပင်ဖြစ်သည်။ စွန့်စားရင်ဆိုင်ရမည့်အန္တရာယ်ကြီးမားသလို ကြိုတင်ထင်မှတ်ထားနိုင်သည့်အချက်များလည်း ရှိနေပြီး ရုရှားဈေးကွက်သည် စိုးရိမ်စရာများရှိနေသော်လည်း ရုရှားဈေးကွက်တွင်

ရင်းနှီးမြှုပ်နှံပါက အကျိုးအမြတ်ပြန်လည်ရရှိလာမည့်ကာလကို ရည်ညွှန်းသည့် Price to earning Ration မှာ ၅.၃၃ ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော အနေအထားပင်ဖြစ်သည်။

ရုရှားတွင် စတော့ရင်းနှီးမြှုပ်နှံပါက လုပ်ငန်းတစ်ခုထဲတွင် ရင်းနှီးမြှုပ်နှံမှုမပြုဘဲ ကဏ္ဍအသီးသီးတွင် ခွဲဝေရင်းနှီးမြှုပ်နှံသင့်ကြောင်း index fund ရှယ်ယာများကိုဝယ်ယူသင့်ကြောင်း David Mayes ကဆိုသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းတစ်ခုထဲတွင်အလုံးစုံထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းထက် ကဏ္ဍအသီးသီးတွင်ရှယ်ယာများဝယ်ယူကာရင်းနှီးမြှုပ်နှံခြင်းကြောင့် မိမိ၏ရင်းနှီးမြှုပ်နှံမှုလုံးဝဆုံးရှုံးနစ်နာခြင်းမှကာကွယ်နိုင်မည်ဖြစ်သလို၊ ရုရှားဈေးကွက်အခြေအနေမှာလည်း အလားအလာကောင်းများရှိနေသလို စွန့်စားရင်ဆိုင်ရမည့်အချက်များရှိသဖြင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အသေအချာစဉ်းစားသုံးသပ်ရန်လိုအပ်သည်။



A general view shows the reception of the RTS Micex exchange in Moscow.

EXECUTIVE OFFICE SPACE IN THE HEART OF YANGON. OFFICE SPACE TO LET. The office building is located in Yangon's business district in close proximity to public transport and key amenities. 5 FLOORS AVAILABLE - 528 SQUARE METRES PER FLOOR. AVAILABLE MAY 2014. UNITEAM MARINE

Australian Firms Join Myanmar Investor Gold Rush

RON CORBEN

Australian businesses face challenges in investing in Myanmar, with analysts afraid that political and economic reforms are slowing ahead of a 2015 general election.

Australian businesses, notably in mining and energy, have joined in the rush to Myanmar as it opened to the world since reforms in 2011.

Sean Turnell, an economist at Sydney-based Macquarie University, says the resource sector leads strong foreign investor interest.

"If one was to look at where the hard cash going, it's that one," Turnell said.

"(It) just dominates beyond measure and the big player in that context is Woodside."

Woodside Petroleum, which recently reported a 17 percent fall in annual profits, says Myanmar is part of its long-term growth strategy.

Analysts say significant numbers of companies are bidding for new oil concessions, with Australian interest in mining and exploration.

"There is really big, serious money there. So that's where the real money is on the table," Turnell said.

But in a warning to investors, Australia's Department of Foreign Affairs and Trade says Myanmar's long entrenched military remains influential, especially in oil, gas and timber.



Myanmar's opposition leader Aung San Suu Kyi (L) reacts as she holds a media conference with Australia's Prime Minister Tony Abbott at Canberra's parliament house. Normalised relations between Myanmar and Australia has drawn attention from Australian advisory services and joint ventures.

Australian companies taking a stake in Myanmar include ANZ Bank, with a representative office in Yangon and hopes of a full banking licence once reforms take hold.

Foreign banks are still prevented from conducting banking business in Myanmar, leaving many waiting on the 2015 vote.

Myanmar's booming tourism sector, with visitors increasing by 30 percent a year, has drawn attention from Australian advisory services and joint ventures.

Bangkok-based lawyer John Hancock lists education, mining, natural resources, land titling, mapping and supporting

legal reforms as opportunities for his fellow Australians.

"You've got the whole legal system, which needs a total overhaul, and the land structure ... needs major reforms," Hancock said.

All land is nominally owned by the state.

Other concerns lie in implementing the broad range of laws that have been passed by parliament, said Hancock.

"There's a lot of new laws coming through but the actual detail, the quality of the drafting, the clarity of those laws and the infrastructure within the government to implement them is just really, really strained," he said.

Observers fear the reform process may have stalled.

Turnell says, on land reform, "we've actually seen regression rather than any progress".

Aung Zaw, editor of The Irrawaddy newspaper, said many in Myanmar fear reform's honeymoon period is over.

"It has been more than three years," he said.

"People in Burma said they have seen a regression on every front, particularly with the 'gold rush'.

"(Investors) were fooled by this reform process. Investors are going in and the government is good at manipulating everyone." AAP

Myanmar Summary

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ကျွမ်းကျင်သူများအနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှေးကွေးမည်ကို စိုးရိမ်မှုများရှိနေကြသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများသို့ တံခါးဖွင့်ကာ စီးပွားရေးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်နှင့်အမျှ သတ္တုတွင်းနှင့် စွမ်းအင်ကဏ္ဍများတွင် ဩစတြေးလျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည်လည်း အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။

မြန်မာနိုင်ငံ၏ သယံဇာတအရင်းအမြစ်ကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အများဆုံးဆွဲဆောင်ထားနိုင်သော ကဏ္ဍတစ်ခုဖြစ်ကြောင်း ဆစ်ဒနီအခြေစိုက် Macquarie University မှ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် Sean Turnell က ပြောကြားခဲ့သည်။

Woodside Petroleum ၏ အမြတ်ငွေကျဆင်းမှုမှာ ၁၇ ရာခိုင်နှုန်းရှိသည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုစိမ့်ကိန်း၏ မဟာဗျူဟာသည် မြန်မာနိုင်ငံပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရေနံတူးဖော်ခွင့်များရရှိရန်အတွက် ကုမ္ပဏီအများစုသည် အဆိုပြုလျှောက်ထားမှုများပြုလုပ်နေပြီးဩစတြေးလျရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း သတ္တုတွင်းနှင့် အရင်းအမြစ်ရှာဖွေရေးကဏ္ဍများကို စိတ်ဝင်စားနေကြကြောင်း လေ့လာသူများက ပြောခဲ့သည်။

ADB, Myanmar Sign \$22m Japanese Grant Agreement

Grants aimed at poverty alleviation and HIV/AIDS services



Staff at work in the dispensary of one of the MSF clinics providing medical care and treatment for patients with HIV/AIDS, tuberculosis or sexually transmitted diseases in Yangon.

KYAW MIN

Myanmar and the Asian Development Bank (ADB) have signed two grant agreements financed by Japan through Japan Fund

for Poverty Reduction (JFPR) grants in a bid to alleviate rural poverty and expand HIV/AIDS services into remote areas, the Manila-based lender said.

"The livelihoods grant will help communities develop vi-

able new income opportunities needed to end the vicious cycle of rural poverty," said Putu Kamayana, ADB's Myanmar Country Head.

"The HIV/AIDS assistance will strengthen treatment and prevention of the disease, in collaboration with non-governmental organizations (NGOs)."

The lender said the \$12-million livelihoods grant will benefit at least 700,000 people in villages in Ayeyarwady delta, central dry zone, Tanintharyi region and Shan state, where some rural communities face poverty rates more than double the urban level.

"Grants under the project will help to identify and prioritise community specific needs, which can then be financed through community block funds to enable rural people to benefit from political and economic reforms," said U Tin Ngwe, deputy minister for livestock, fisher-

ies and rural development.

The \$10 million HIV/AIDS JFPR grant will increase access and quality to health and HIV/AIDS services, along fast developing economic corridors in Mon, Kayin, and Shan states, where new opportunities attract migrant workers and mobile populations, ADB said. An estimated 200,000 people in Myanmar are thought to be living with HIV.

"This JFPR funding will build 47 rural health centres and sub-health centres, refurbish three townships hospitals, supply medical equipment and training, and lead to better access to basic health services to some of the country's most vulnerable people," said Kazuhiko Koguchi, ADB's Executive Director for Japan.

Myanmar Summary

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် HIV, AIDS

ပပျောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၂ သန်း ချေးယူခွင့်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေဖြင့် ကျေးလက်ဒေသများရှိ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှုပိုမိုရရှိစေရန် အသုံးပြုသွားမည်ဟု မြန်မာနိုင်ငံ၏အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲ Putu Kamayana က ပြောခဲ့သည်။

ယင်းချေးငွေများအနက်မှ အမေရိကန်ဒေါ်လာ ၁၂ သန်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဒေသခံပြည်သူ ခုနစ်သိန်းကျော်ကို အကျိုးသက်ရောက်မှုရရှိစေမည်ဖြစ်သည်။

ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၁၀ သန်းအား ဂျပန်နိုင်ငံမှ JFPR အကူအညီဖြင့် HIV နှင့် AIDS ပပျောက်ရေးလုပ်ငန်းများအတွက်အသုံးပြုသွားရန်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လူဦးရေနှစ်သိန်းခန့်မှာ HIV ရောဂါပိုး ကူးစက်ခြင်းခံနေရကြောင်းလည်း သိရသည်။

Yangon Institute of Economics Launches Entrepreneurship Program

KYAW MIN

The Yangon Institute of Economics (YECO) last week launched the first of several new "entrepreneurship" centres, a statement said.

The HP Learning Initiative for Entrepreneurship Centre (HP LIFE) is part of a program aimed at helping Myanmar cultivate small businesses and support the country's future business leaders, the US Embassy in Yangon said.

The centre's opening represents the first phase of implementation of the program that was initiated by the United States Agency for International Development (USAID), Ministry of Education, Indiana University, Hewlett-Packard, the global nonprofit business network Business for Social Responsibility (BSR), and Vietnam-based VinaCapital Foundation's Lotus Impact fund called ADEPT (Advancement and Development through Entrepreneurship Programs and Training).

The three-year program pairs \$1.3 million in partner contributions with a \$1-million US Government grant to support shared efforts to create economic opportunities for micro, small and medium enterprises through information and communication technology (ICT)-

led programs.

"We are very pleased to be engaged with a range of partners, and excited to be engaged with this country, as it emerges and becomes further integrated into the rest of the global community," said Indiana University President Michael A McRobbie.

Hewlett-Packard will establish up to twelve centres in four regions. The centres, which will be established through local partners such as the Myanmar Business Executives Association, will be equipped with computers and internet connections and will provide business training and other resources to boost entrepreneurship in rural and less-served populations.

"Entrepreneurs need a strong foundation and a team behind them to turn their inspiration into reality. This is what ADEPT is designed to do. ADEPT (in English) means 'skilled'-beyond skilled, 'a master'," said US Deputy Chief of Mission Virginia Murray.

VinaCapital Foundation's



The launch of ADEPT program in Yangon.

Lotus Impact fund will enable small and medium enterprise (SME) to access credit and prepare to engage with larger buyers and investors. BSR will similarly support SMEs by launching an educational working group series to bring businesses up to international standards.

Myanmar Summary

ရန်ကင်းစီးပွားရေးတက္ကသိုလ်သည် လွန်ခဲ့သည့်ရက်သတ္တပတ်က စွန့်ဦးတီထွင်လုပ်ငန်းအစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

HP Learning Initiative for Entrepreneurship Centre (HP LIFE)

Japan's IIDA Gets MIC Nod

HTET AUNG

Japanese electronics maker IIDA Electronics Ltd received permission from the Myanmar Investment Commission (MIC) to manufacture and sell electronic equipment in Myanmar.

The factory will be set up in Yangon's Mingalardon Industrial zone.

Established in 1965, IIDA has a working capital of about \$3 million and over 200 employees.

With \$320 million in investments in Myanmar, Japan currently stands 10th in the foreign investor lineup in the Southeast Asian country.



Myanmar Summary

ဂျပန်နိုင်ငံ၏ အီလက်ထရောနစ်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းဖြစ်သော IIDA Electronics Ltd သည် မြန်မာနိုင်ငံတွင် အီလက်ထရောနစ်အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခွင့်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ကို ရရှိခဲ့ကြောင်း သိရသည်။ အီလက်ထရောနစ်ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် မင်္ဂလာဒုံစက်မှုဇုန်တွင် စက်ရုံတည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

IIDA အား ၁၉၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါးရှိကြောင်းသိရသည်။

TTW Eyes Myanmar in Its First Overseas Project

DAISUKE LON

Thai Tap Water Supply (TTW) expects to conclude its plans to invest in Myanmar this year, a top TTW executive said.

TTW, which is a producer and distributor of tap water in Thailand's Nakhon Pathom and Samut Sakhon province, plans to invest in a project to produce 40,000 cubic metres a day of tap water in Myanmar, depending on the fate of the company's talks with Myanmar authorities, Sompodh Sripoom, director and managing director of TTW, said, according to Thai media reports.

The total investment for the project, which would be TTW's first overseas venture, may amount to something between \$7.8 and \$9.3 million.

However, the company does

not expect significant profit from this small-scale Myanmar project in the initial phase, the managing director said.

TTW also plans to invest between \$68.75 and \$78.12 million to expand its production capacity by 100,000 cubic metres per day, and hopes to generate \$184 million in revenue this year, Sompodh said.

TTW will postpone its plan for another foreign project, in Vietnam, after two or three years of negotiations have not shown much progress. However, this project could resume if the situation becomes more conducive in the future.

Myanmar Summary

Thai Tap Water Supply (TTW) သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားဖွယ်ရှိပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ၎င်းတို့၏ပထမဦးဆုံး ပင်လယ်



ရပ်ခြားစီမံကိန်းတစ်ခုဖြစ်လာမည်ဟုလည်း TTW ၏ ထိပ်တန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ Nakhon Pathom နှင့် Sakhon ပြည်နယ်တွင် ဘုံဘိုင်ရေထုတ်လုပ်ဖြန့်ဖြူးနေသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ဘုံဘိုင်ရေကုဗမီတာ ၄၀၀၀၀ အထိ ထုတ်လုပ်ရန်အတွက် စီမံကိန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံသွားရန်စီစဉ်နေကြောင်း သိရကာ မြန်မာနိုင်ငံမှာ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်နေကြောင်း TTW ၏ ဒါရိုက်တာနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ Sompodh Sripoom က ပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

From page 1... (PTTEP)

Yetagun offshore gas projects, which are being developed by France's Total and Malaysia's Petronas.

"We consider Myanmar as our second home. PTTEP plans to drill more appraisal wells in Zawtika and carry out exploration activities in M3 to provide natural gas for the domestic market. The company will also continue its exploration activities in M11, PSC G & EP 2 and MD7 and MD8 for possible future development," Tevin said.

PTTEP aims to produce 600,000 barrels of oil equivalent per day in Myanmar, he added.

Tevin said the Zawtika project in the Gulf of Martaban, PTTEP's first gas project in Myanmar, will start supplying gas to Myanmar and Thailand with an initial output of 300 million cubic feet per day. When the project starts to supply gas to Thailand via a new pipeline, Myanmar will become the biggest gas supplier to Thailand.

Myanmar invited bids for ex-

ploration contracts for 11 shallow-water and 19 deep-water offshore blocks in November, and the winners are expected to be announced at the end of March. Tevin said PTTEP was bidding for one new block, but didn't disclose any details.

Foreign investment in Myanmar's oil and gas sectors stood at \$14 billion as of December 2013, according to Myanmar Investment Commission (MIC) statistics.

From page 1... (PTTEP)

မြန်မာနိုင်ငံတွင် ရေနံတူးဖော်မှုနှင့် ရှာဖွေမှုလုပ်ငန်းများအတွက် ကုမ္ပဏီ အနေဖြင့် ယခုအချိန်မှစ၍ ၂၀၁၈ ခုနှစ်မတိုင်ခင်အထိ ၎င်း၏အသုံးစရိတ်အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ၏ ၂၀ ရာခိုင်နှုန်းကို ဖယ်ထားမည်ဖြစ်ကြောင်း PTTEP ၏ အမှုဆောင်ချုပ်ဖြစ်သူ Tevin Vongvanich က လွန်ခဲ့သည့်အပတ်တွင် ရန်ကင်းမြို့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်တွင် PTTEP သည် မြန်မာနိုင်ငံရှိ လုပ်ကွက်ပေါင်း ၇ ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုနှင့် ထုတ်လုပ်မှုများကို လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

Paying The Price of Myanmar's Investment Fever

The new freedom of the Southeast Asian nation has drawn global investors in a race to profit from new development. But Myanmar workers and farmers suffer the side-effects.

RIC WASSERMAN

Bo Bo Aung travelled to Sweden for one reason: to warn about how huge investments may soon change the landscape, the environment and the economy of Burma, the Southeast Asian country also known as Myanmar.

"The main problem is that the companies and the businessmen register a large piece of land, and it can lead the local farmers to lose their land forever," says the former teacher who became a land rights activist after he saw the way things were heading.

"In 2010, a special economic project came to Dawei and I thought, 'I need to do something because this is huge.' It's the biggest project in Southeast Asia, an \$86 billion project, so we need to do something, which is why I started to find a way to protect the local people."

The Dawei project will be the biggest industrial commercial zone in Southeast Asia. When built, villagers will lose their homes and farms, and the proposed 4,000-megawatt coal-fired plant will also be a big polluter. The farmers, despite



A farmer holds what he says is lead dust he pulled straight from a creek in the countryside near the town of Dawei in southern Myanmar. Activists and many locals are concerned that the development of a huge special economic zone and deep sea port in the area will damage a pristine environment abundant in natural resources.

Contd. P 23...(Paying)

From page 1... (Singapore)

bank's approach of "supporting the businesses building the infrastructure that is necessary to drive the region's economic growth."

"As power is essential in the creation of new industries and jobs for Myanmar," the company is glad to partner with AsiaTech Energy to "help deliver on the country's increasing demand for electricity," Chin said.

The Mawlamyaing plant will be built over two phases and is expected to start producing an initial 43MW of electricity by the second quarter of 2014. The project is expected to be completed at the end of 2015.

Pouring investments in power sector

As Myanmar undergoes rapid development, the government has prioritised investment in the power sector to cope with the rising demand for reliable energy for households and businesses, and overhaul the country's woeful power infrastructure.

Last month saw two major investments in Myanmar's power sector with US-based APR Energy snapping a bid to develop a 100MW gas-fired plant in Mandalay, and Singapore-based Navigat Group's subsidiary MAX-power (Thaketa) Co Ltd starting to supply power through a 50-megawatt (MW) gas-fired power plant.

The signing of the financing agreement with



Myanmar government officials, representatives from Myanmar Lighting (IPP) Co Ltd and UOB Bank pose for a photo at the power plant financing signing ceremony.

Asiatech Energy came only a week after UOB announced that it had partnered with APR Energy in their Myanmar power plant.

In January, the World Bank (WB) pledged \$1-billion financial support to Myanmar to expand electricity generation, transmission and distribution, and the ADB agreed to provide \$60 million to overhaul countrywide power infrastructure. The WB in September said it will provide a \$140 million interest-free credit to install a 106MW power plant in Mon state by replacing existing gas turbines with advanced technology and provide 250 percent more electricity with the same amount of gas.

The Japan International Cooperation Agency (JICA) in June last year granted Myanmar an Official Development Assistance (ODA) loan of ¥51.052 billion (\$500 million), part of which will go to rehabilitating

and upgrading main power plant and substations in greater Yangon area to promote stable power supply.

Japanese trading house Mitsubishi Corp in November last year said it will build a massive ¥1 trillion (\$9.7 billion) fossil-fuel-fired power station in Dawei special economic zone via a joint venture with Electricity Generating Authority of Thailand and Italian-Thai Development. The facility, which is slated to go into operation in 2015, will have a total output capacity of 7 million kilowatts.

Thailand-based Gunkul Engineering said in January that it plans to invest more than \$100 million to develop gas-fired and wind power plants in Myanmar, while a multinational joint venture involving those from Myanmar, India and Singapore in October last year said they will build a 500MW coal-fired power plant in Kyauktan, Yangon region.

In September last year, Myanmar signed a memorandum of understanding with South Korea to build a 500MW plant which will use natural gas and waste to generate power, in a joint venture between Myanmar's Hexa International Co and Korea Western Powerwill in Thaketa, Yangon region. The first phase of the project is expected to be completed in 2014.

The Ministry of Electric Power last year said it plans to carry out 17 power plant projects by 2016 – where 10 will be gas-fired and seven will be hydropower plants.

In 2012, the ministry launched two gas-fired power projects of 500MW and 120MW in Yangon's Ahlone and Thaketa townships under respective MoUs with multinational companies involving those from South Korea, Thailand and Singapore.

Foreign direct investment (FDI) in Myanmar's power sector had reached

\$19.28 billion, 43.56 percent of the total FDI, in seven projects as of the end of December 2013, making it the top foreign investment receiving sector in the country.

From page 1... (Singapore)

လူဦးရေသုံးပုံတစ်ပုံခန့်သာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သေးသည်။ ထို့ကြောင့် ယင်းလိုအပ်ချက်အား ပြည့်ဆည်းပေးနိုင် တော့မည်ဖြစ် သည့်အတွက် ဝမ်းမြောက်မိကြောင်း Asiatech စွမ်းအင်ကုမ္ပဏီဥက္ကဋ္ဌ Tang Weng Fei က ပြောခဲ့ သည်။

အဆိုပါဓာတ်အားပေးစက်ရုံအား အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက် သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ် လယ်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ၄၃ မဂ္ဂါဝပ်ကို စတင်ထုတ်လုပ်ပေး နိုင်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ် နှစ်



ကုန်ပိုင်းတွင် စီမံကိန်းအား အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု သိရသည်။ လွန်ခဲ့သည့်နှစ်လတွင် မြန်မာနိုင်ငံ တွင် လျှပ်စစ်ဓာတ်အားလုပ်ငန်း ကဏ္ဍ အတွက် စင်ကာပူနိုင်ငံမှ ကုမ္ပဏီကြီးနှစ်ခုသည် အဓိကရင်းနှီး မြှုပ်နှံမှုနှစ်ခုပြုလုပ်ခဲ့သည်ဟု သိရ သည်။ ၎င်းတို့မှာ မန္တလေးတွင် ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကို အမေရိကန်အခြေစိုက် APR စွမ်းအင်ကုမ္ပဏီက ရင်းနှီး မြှုပ်နှံခဲ့ပြီး ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်တွင် စင်ကာပူအခြေစိုက် Navigat စွမ်းအင်ကုမ္ပဏီက မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ ၄၃ မဂ္ဂါဝပ်ကို စတင်ထုတ်လုပ်ပေး သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရင်းနှီးမြှုပ်နှံခဲ့သည်။

TRADE MARK CAUTION

Single Buoy Moorings Inc., a Company incorporated in Switzerland, of Route de Fribourg 5, CH-1723, Marly, Switzerland, is the Owner of the following Trade Mark:-

SBM OFFSHORE

Reg. No. 1252/2008

in respect of "Class 6: Offshore import and export terminals, offshore oil and gas production constructions, piping systems for use in offshore industry, mooring systems, gas transportation and distribution and transfer systems used in the offshore industry, floaters and submerged systems for use in loading and off loading systems, semi-submersible drilling platforms, jack-up drilling platforms, jack-up platforms for civil construction, cranes. Class 37: Offshore construction and installation services. Class 42: Design and engineering services".

Fraudulent imitation or unauthorised use of the said Trade Mark will be dealt with according to law.

Win Mu Tin, M.A., H.G.P., D.B.L for **Single Buoy Moorings Inc.**
P. O. Box 60, Yangon
E-mail: makhinkyi.law@mptmail.net.mm
Dated: 6 March 2014

THMA to Hold Business Matching for Thai Hotel Entrepreneurs



An under-construction hotel in Mawlamyine, Mon state, Myanmar.

ZAYAR PHYO

The Thai Hotel and Hospitality Management Association (THMA) is going to organise a business matching event for Thai hotel industry entrepreneurs in a bid to tap Myanmar's booming hotel industry, the association said in a statement.

The business matching event, Yangon HORECA (Hotel, Restaurant, Catering) Bizmatch, will be held on March 22 at Park Royal Hotel, Yangon.

The event, which falls on THMA's 10th anniversary, will bring together Thai manufacturers and suppliers of hotel equipment, electrical appliances, IT, software for hotel and restaurant management, and all hotel related products to meet with existing and new hotel entrepreneurs and hotel related business partners in Myanmar, THMA said.

Since the Myanmar government had adopted a new policy to welcome foreign investors and tourists in 2012, the num-

ber of foreign visitors had been increasing tremendously, resulting in massive investments in new hotel and serviced apartments in the country.

It has been estimated that a minimum of 4,000-5,000 new hotel rooms will be opened by 2015.

"We see a great opportunity for hotel suppliers to promote business with the new hotel entrepreneurs in Myanmar," THMA said.

The event is supported by Thailand's Department of International Trade Promotion and the Ministry of Commerce, Thailand, and managed by TTF Yangon Co Ltd.

The event will consist of a half day investment seminar for potential Thai hotel investors and a full day business matching between Thai hotel products and equipment suppliers and Myanmar hotel, restaurant owners and same business dealers.

THMA said it only limit the number of suppliers from Thailand to 25 companies to meet with Myanmar entrepreneurs

and business partners, while 30 minutes will be allotted per discussion for 11 sessions from 9am-5pm.

Myanmar Summary

Thai Hotel and Hospitality Management Association (THMA) သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသော ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ထိုင်းစွန့်ဦးတီထွင်သူများမှ အခွင့်အလမ်းကောင်းများ ရှာဖွေတွေ့ရှိနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စီစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို Yangon HORECA (Hotel, Restaurant, Catering) Bizmatch ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် မတ်လ ၂၂ ရက်နေ့၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် THMA ၏ ၁၀ နှစ်မြောက်အစီအစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံမှ ဟိုတယ်အသုံးအဆောင်ပစ္စည်းထုတ်လုပ်သူများနှင့် ထောက်ပံ့သူများ၊ လျှပ်စစ်ပိုင်းဆိုင်ရာ၊ သတင်းအချက်အလက်နည်းပညာပိုင်းဆိုင်ရာ၊ ဟိုတယ်နှင့်စားသောက်ဆိုင်များအတွက် ဆော့ဖ်ဝဲပိုင်းနှင့် ဟိုတယ်လုပ်ငန်းပိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပါဝင်လိမ့်မည်ဖြစ်သည်။

Housing Dept Seeks Private Developers

KYAW MIN

The Department of Human Settlement and Housing Development (DHSHD) under Yangon City Development Committee (YCDC) will lease government lands to private entrepreneurs to develop real estate projects, an official said.

"We will rent the lands for projects on a build-operate-transfer (BOT) basis," U Than Myint, Planning and Commerce minister for Yangon Region government, said.

The leasing project will be managed by the YCDC, he added.

The move is a sign that the government is softening its stance on state-owned lands and is willing to carry out transparent use of government lands, real estate industry insiders say.

"This public private cooperation will boost the industry in the long term," U Thein Hla

Nyo, a real estate agent, said.

The government last year put a cap on land prices and introduced tax on land transactions in a bid to curb the ballooning property market in Yangon.

Myanmar Summary

အိုးအိမ်ပိုင်မြေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့လွှဲအပ်ကာ BOT စနစ်ဖြင့် လုပ်ငန်းရှင်များသို့ငှားရမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးသန်းမြင့်က ပြောသည်။

ယင်းကဲ့သို့ BOT စနစ်ဖြင့် လုပ်ငန်းရှင်များသို့ ငှားရမ်းထားရာတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟိုအစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ဦးသန်းမြင့်က "မကြာခင်အချိန်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံလမ်းညွှန်မှုနဲ့အိုးအိမ်ပိုင်မြေတွေကို စည်ပင်ကိုလွှဲပြီး လုပ်ငန်းရှင်တွေကို BOT စနစ်နဲ့ငှားရမ်းလုပ်ကိုင်သွားဖို့ အစီအစဉ်တွေဆောင်ရွက်ဖို့ရှိပါတယ်"ဟု ပြောသည်။



A building under construction in Yangon.

Kirby
BUILDING SYSTEMS

www.kirbyinternational.com

STEELING FUTURE TOGETHER

Designed, Manufactured & Supplied Over 75,000 Pre-Engineered Steel Buildings Worldwide

- Factories and Workshops
- Aircraft Hangars and Shelters
- Offices and Other
- Commercials
- Sports and Leisure
- Education
- Warehouse
- Hospitals and Clinics
- Shopping Centers and Showrooms
- Heavy Industrial Plants
- Infrastructure and Utility

Kirby South East Asia - Myanmar offices
No.125, 1st Floor, Phone Gyi Rd., Lanmadaw Township, Yangon, Myanmar

(+95) 1212009
(+95) 9422195067
(+95) 9250106995 - sales@kirby.vn

Pronto Services
The Leading Real Estate Agent for Expats

Looking for Houses, Condos and Office Space in Yangon?

PRONTO IS THE SOLUTION !!!

No Agent Fees
Free Transport and Legal Advice
We deal directly with the Landlords
NO MIDDLEMEN

Contact us on - 09 2050 107, 09 4480 26156,
Email:pronto@myanmar.com.mm, Website: www.prontorealtor.com.mm

Hotel Industry Bags \$2b in Foreign Investment

AYE MYAT

The Myanmar Investment Commission (MIC) has so far granted permission to foreign-invested hotel and tourism projects worth \$2 billion, according to the Ministry of Hotels and Tourism.

Myanmar's hotel and tourism industry has seen phenomenal growth as the formerly-isolated nation eyes 3 million tourist arrivals this year.

A total of 39 hotels and related businesses have been allowed by the MIC, an official said.

The number of licensed rooms rose 22 percent since 2012 with another 10,000 expected to open this year.

Singapore is leading the for-



Tourists at a hotel in Ngaplay, Rakhine state. Investments in the hotel and tourism sector has surged since economic reforms in Myanmar.

ign investment in the hotels and tourism industry with about \$700 million going towards new projects.

Myanmar Summary

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းစီမံကိန်းများကို ခွင့်ပြုချက်ပေးခဲ့ပြီး ယင်းစီမံကိန်းများမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ တန်ဖိုးရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

အပြည်ပြည်ဆိုင်ရာအသိုင်းအဝန်းနှင့်အဆက်အသွယ်ပြတ်တောက်လျက်သီးခြားရပ်တည်ခဲ့သောမြန်မာနိုင်ငံတွင်မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည့် အတွက်ခရီးသွားလုပ်ငန်းသည်တိုးတက်လာခဲ့ပြီးယခုနှစ်အတွင်းခရီးသွားအရေအတွက် ၃ သန်းရောက်ရှိလာရန်ခန့်မှန်းထားသည်။

Singaporean Real Estate Firm Eyes Yangon Project

HTET AUNG

Singapore-based real estate firm Golden Land Real Estate Development Co plans to build an advanced housing project in Yangon, the company said.

The Golden City advanced housing project, which includes nine buildings of 33-storey apartment blocks, will be constructed over the next four years at the site of the old Central Military Account building in Yankin township, Yangon, according to local media reports.

"We invested \$85 million in the advanced housing project," said Alex Zhu, chairperson of Golden Land.

Five hundred of the 1,200

apartments are now being sold to the public at a price of \$250-300 per square foot.

"The project includes a tower to open business offices and a service centre, a five star hotel and a shopping mall where customers can buy international brands. The business centre will be separated from the housing apartments," added Zhu.

The area of the Golden City advanced housing project is 33,977 square metres. A car park, which is expected to accommodate nearly 2,000 vehicles, will be part of the project.

The Golden City advanced housing project is being run as a joint venture between UGP Company from Singapore and local Jewellery Luck Group.



Damir Sagol/Reuters

Myanmar Summary

စင်ကာပူအခြေစိုက် အိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Golden Land Real Estate Development Co သည် ရန်ကုန်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုကို ဖော်ဆောင်ရန်အတွက် ပြင်ဆင်နေကြောင်း ယင်းကုမ္ပဏီမှ ပြောကြားချက်အရ သိရသည်။

ရွှေမြို့တော်အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ၃၃ ထပ်အမြင့်ရှိသည့် တိုက်ခန်းအဆောက်အအုံပေါင်း ၉ ခုလည်းပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းအား လာမည့်လေးနှစ်ကျော်အတွင်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ဖော်ဆောင်သွားမည်ဟု ပြည်တွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

From page 22....(Paying)

having land deeds, will be resettled and will likely receive little compensation.

Asked about compensation for those who are being moved off their land, the country's Deputy Minister for Resettlement Phone Swe said, "We still have no idea."

But not all see investments as so troublesome, says tour operator Pju Wee Ta, who sounds like an economic development booster.

"The government has opened everything, so you should come and invest in Myanmar. Everything is fine, everything is open and ready for all."

But it's not the investments themselves that are under fire - rather the conditions attached, especially for the workers.

"In 2012, it was made legal to form a trade union," says Frida Perjus, a trade union special-

ist at the Olof Palme Centre in Stockholm.

"Around 700 labour unions have been formed since then, but many of these so-called 'yellow unions' are initiated and owned by the employers."

The transition from military to civil law in Myanmar is slow. The rampant exploitation of labour, minerals and forests has also worsened the long-standing ethnic conflicts, says Bo Bo Aung.

"In Shan state, there is still fighting. Sometimes fighting with the government and the military, sometimes between armed groups."

At a forum held recently, a number of Myanmar organisations were critical of the footprint of the new large development aid projects.

"One thing is it's not transparent, second is the government doesn't have a clear policy to help the ethnic minority of

Burma," says Sai Khoong Pong, who works as a human rights adviser with the local Burmese group Kawdai.

"So it will still ignore the minority of Burma and create more conflict, rather than help."

Others argue that the country is being divided up, with the spoils going to the highest bidder.

And where is opposition leader Aung San Suu Kyi in all of this? It appears she's being cautious - but one shouldn't put all of Myanmar's hopes in her alone, says Bo Bo Aung.

"Her priority is to become president, and after that she can start doing things. But I find it hard to believe. Just one person cannot change everything."

Myanmar Summary

နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများမှ စီးပွားရေးပိုက်ဆံများကို ဖြေလျှော့ပေးခဲ့ပြီး ဖွံ့ဖြိုး

တိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းများစွာပေါ်ထွန်းလာခဲ့သည်။ ထိုသို့အလားအလာကောင်းများနှင့်အတူ သတိထားစဉ်းစားရမည့် စိန်ခေါ်မှုများလည်းရှိနေသည်။

ရင်းနှီးမြှုပ်နှံမှုကြီးများကြောင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအခြေအနေများပြောင်းလဲမှုမှာ မည်သို့ရှိလာမည်နည်းဆိုသည့်အချက်မှာ လွန်စွာအရေးပါသောအချက်တစ်ခုပင်ဖြစ်သည်။ အဓိကပြဿနာတစ်ခုမှာ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် မြေယာပမာဏအများအပြားကို မှတ်ပုံတင်ခြင်းဖြစ်ပြီး ထိုအချက်က ပြည်တွင်းတောင်သူလယ်သမားများအား ၎င်းတို့၏ လယ်ယာမြေများအား ထာဝရဆုံးရှုံးသွားစေနိုင်ကြောင်း ယခင်က ဆရာတစ်ဦးဖြစ်ပြီး မြေယာအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်လာသည့်ကိုဘိုဘိုအောင်က ၎င်း၏အမြင်အား သုံးသပ်ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်တည်လာခဲ့ပြီး ထိုစီမံကိန်း

မှာ အလွန်ကြီးမားသည့်အတွက် မိမိအနေဖြင့် တစ်စုံတစ်ရာပြုလုပ်ရန် လိုအပ်သည်ဟု တွေးမိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံတန်ဖိုးရှိသည့် ယင်းစီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံးစီမံကိန်းကြီးတစ်ခုဖြစ်သည့်အတွက် မိမိတို့အနေဖြင့် တစ်စုံတစ်ရာပြုလုပ်ရန် လိုအပ်ကြောင်းနှင့်၊ ထို့အတွက်ကြောင့် ၎င်းအနေဖြင့် ပြည်တွင်းဒေသခံများအတွက် ကာကွယ်ရန်နည်းလမ်းကို စတင်ရှာဖွေခဲ့ကြောင်းကိုဘိုဘိုအောင်က ပြောကြားခဲ့သည်။

ထားဝယ်စီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံးစက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်တည်ဆောက်ခဲ့ပါက ကျေးရွာသူကျေးရွာသားများအနေဖြင့် ၎င်းတို့၏ အိုးအိမ်များနှင့် လယ်ယာမြေများကို ဆုံးရှုံးမည်ဖြစ်ကြောင်း၊ တည်ဆောက်ရန် စီစဉ်ထားသည့် ၄၀၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးသုံးစာတ်အား ပေးစက်ရုံကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို အများအပြားထိခိုက်ညစ်ညမ်းစေမည်ဖြစ်ကြောင်းလည်း သိရသည်။

Taungoo Motorbike Market Surges as Gov't Offers Licences

PHYU THIT LWIN

Motorbike market in Taungoo in Bago region has seen a surge in sales amid the authorities' announcement that unlicensed motorbikes will be granted licence within 90 days, local market sources say.

The Department of Road Transport Authorities (RTA) under the Ministry of Transport in the last week of January announced that it will pardon unlicensed motorbikes by granting them licences to run legally across the country. In June 2012, RTA offered a similar deal to unlicensed motorbike owners.

The authorities started issuing motorbike licences on February 17 in Htantapin, Phyu, Kyauk Gyi, Yaytharshay and Oaktwin cities of Bago region.

"People are rushing to get a new motorbike as they know they can get a licence easily. About 50 to 100 bikes are getting sold every day," a motorbike dealer in Taungoo city, said.

There are four big motorbike showrooms in Taungoo city while another 10 small shops deal with mostly Chinese- and Thai-made motorbikes. The sales of motorbikes are usually better during the rice and bean



Phyu Thit Lwin

Motorbikes for sale in Taungoo, Bago region.

harvest season as the produce get transported via bikes to different parts of the region, dealers say.

Chinese motorbikes with 110cc capacity usually get sold for between K350,000 and K550,000 (\$350-550) while those with 125cc capacity get between K450,000 and

K600,000 (\$450-600). Motorbikes imported from Thailand fetch between K800,000 and K1.4 million (\$800-1,400), dealers say.

"Prices of motorbikes vary depending on the quality and foreign currency exchange rates," motorbike dealer U Ohn Myint said.

According to RTA, the number of motor vehicles operating in Myanmar stood at 3.9 million as of September 2013, including 3,347 million motorcycles, 382,816 passenger cars, 102,537 trucks and 20,504 buses.

Myanmar Summary

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိလိုက်စင်မဲ့မော်

တော်ဆိုင်ကယ်များအားရက်ပေါင်း ၉၀ အတွင်းလိုက်စင်ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် တောင်ငူမြို့နယ်၏မော်တော်ဆိုင်ကယ်ဈေးကွက်မှာသိသာစွာမြင့်တက်လာကြောင်း တောင်ငူဆိုင်ကယ်ဈေးကွက်မှ သိရသည်။

ယခုရက်ပိုင်းအတွင်းတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှလိုက်စင်ပြုလုပ်ပေးမည် ဟု သတင်းထုတ်ပြန်ကြေညာပြီးနောက်ပိုင်း တွင်ဆိုင်ကယ်အရောင်းဆိုင်များတွင်တစ်ရက်လျှင် ဆိုင်ကယ်အစီးရေ ၅၀ မှ ၁၀၀ အထိရောင်းချနေပြီဖြစ်သည်။

ယခင်ကတောင်ငူမြို့နယ်တွင်မော်တော်ဆိုင်ကယ်အရောင်းပြခန်း ၄ ခုနှင့်အရောင်းဆိုင်၁၀ဆိုင်သာရှိပြီးဒေသခံပြည်သူများသည် ပဲနှင့်စပါးပေါ်ချိန်၌သာသာမန်ထက်ပို၍ ရောင်းရလေ့ရှိသည်။

တောင်ငူခရိုင် အုတ်တွင်း၊ ရေတာရွာ၊ ကျောက်ကြီး၊ ဖြူး၊ ထန်းတပင်နှင့် တောင်ငူမြို့နယ်များအတွင်းရှိ လိုက်စင်မဲ့မော်တော်ဆိုင်ကယ်များကိုဖော်ဝါရီလ ၁၇ ရက်မှစတင်၍ ရုံးချိန်အတွင်းလိုက်စင်များပြုလုပ်ပေးမည် ဟု သိရသည်။

လက်ရှိတောင်ငူဆိုင်ကယ်ဈေးကွက်တွင် တရုတ်ဆိုင်ကယ်၁၀၀စီစီ အသစ်တစ်စီးလျှင် ငွေကျပ်သုံးသိန်းခွဲ မှ ငါးသိန်းခွဲအထိ ၁၂၅ စီစီတစ်စီးလျှင်ငွေကျပ်လေးသိန်းခွဲ မှ ခြောက်သိန်းခွဲအထိပေါက်ဈေးရရှိကာ ယိုးဒယားဘီးဖြစ်ပါကငွေကျပ်ရှစ်သိန်း မှ တစ်ဆယ့်လေးသိန်းခွဲအထိပေါက်ဈေးရှိပြီး ဆိုင်ကယ်အမျိုးအစားနှင့်နိုင်ငံခြားငွေဈေးအပြောင်းအလဲပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်းတောင်ငူမြို့မှဆိုင်ကယ်ပွဲစား ဦးအုန်းမြင့် ကပြောသည်။

Honda Names First Foreigner, Female to Top Management

MAKI SHIRAKI AND YOKO KUBOTA

Honda Motor Co named the first foreigner and first female to its all-Japanese, all-male roster of board members and operating officers last week, helping it catch up with rival Japanese carmakers in diversifying its executive ranks.

Japan's third-biggest car maker named Issao Mizoguchi, a Brazilian of Japanese descent and senior vice president at Honda South America, as one of its 23 operating officers.

Honda also appointed Hideko Kunii, a professor at Shibaura Institute of Technology, to its 13-member board of directors. She will be one of two directors on the board who do not hold an executive post in the company.

Big Japanese companies are under pressure to diversify their top management to bolster governance, risk management and

global perspective, having traditionally chosen board members and senior officers from male managers who spent their careers at the company.

Honda, the first Japanese car maker to start assembling cars in the United States in 1982, sells about 80 percent of its vehicles overseas.

But it has trailed rivals Toyota Motor Corp and Nissan Motor Co in bringing both foreigners and women into the upper echelons of its Japan headquarters.

In Japan, about 7 percent of Honda's employees and 0.7 percent of its managers are female, according to the gender equality bureau of Japan's Cabinet Office. Japanese Prime Minister Shinzo Abe last year called on all listed companies to have at least one woman among their senior executives.

The appointments of operating officers will be effective April 1, while new board members will take their posts follow-

ing shareholder approval at an annual meeting in June.

Reuters

Myanmar Summary

ဟွန်ဒါမော်တော်ကားလုပ်ငန်းကြီးသည် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံခြားသူ

အမျိုးသမီးတစ်ဦးအား ထိပ်တန်းစီမံခန့်ခွဲရေးရာထူးကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ တတိယအကြီးဆုံး မော်တော်ကားလုပ်ငန်းကြီးဖြစ်သည့် ဟွန်ဒါသည် ဘရာဇီးနိုင်ငံသို့ဖြစ်သည့် Issao Mizoguchi အား ထိပ်တန်းစီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင်

ရာထူးအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဟွန်ဒါကုမ္ပဏီ Shibaura Institute of Technology မှ ပရော်ဖက်ဆာဆာတစ်ဦးဖြစ်သည့် Hideko Kunii အား ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး သူမအနေဖြင့် ကုမ္ပဏီတွင် အမှုဆောင်ရာထူးကို ထမ်းဆောင်မှုပြုလုပ်သည့် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၂ ဦးအနောက်မှ ၁ ဦးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ကုမ္ပဏီကြီးများအနေဖြင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြစ်လာစေရန်၊ စွန့်စားရင်ဆိုင်ရမည့်အချက်များအား စီမံခန့်ခွဲမှု၊ ကမ္ဘာလုံးဆိုင်ရာ ရှုမြင်သုံးသပ်ချက်များ၊ ကုမ္ပဏီတွင်း လုပ်သက်ရှည်ကြာသော အမျိုးသားမန်နေဂျာများထဲမှ ဘုတ်အဖွဲ့ဝင်များနှင့် အကြီးတန်းအမှုဆောင်များအဖြစ် အစဉ်အလာမပျက်ရွေးချယ်ရာတွင် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ဂျပန်နိုင်ငံ၏ ပထမဦးဆုံးမော်တော်ကားလုပ်ငန်းဖြစ်သည့် ဟွန်ဒါသည် ၁၉၈၂ ခုနှစ်တွင် အမေရိကန်၌ ကားအစိတ်အပိုင်းများ တပ်ဆင်မှုကို ပြုလုပ်ခဲ့ပြီး ၎င်း၏ ကား ၈၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပဈေးကွက်များတွင် ရောင်းချကြောင်း သိရသည်။



Tonu Hanai/Reuters

Gov't Gets K738 Billion from Imported Automobile Tariffs

KYAW MIN

Myanmar government has scooped up over K738 billion (\$750 million) in import tax since it relaxed car import regulations in 2011, recent data from the Ministry of Finance shows.

The vehicle import regulation was relaxed after the election during 2010-11 by making easier the import of commercial vehicles; trucks over three tonnes and buses over 15 seats. However, major lifts started from September 2011 when the breakthrough rule implemented – the “Old car substitution program” – allowing the application for car import permits to substitute older cars (initially those 20-40 years old) for newer models (those manufactured after 1995).

Since October 2011 until January 2014, the state received K738.12 billion as automobile import tax, the ministry said.

A total of 82,625 cars were imported under the “old car substitution program”, 58,532 for auto showrooms, 2,818 through sailor permits, 286 for the Ministry of Foreign Affairs, 728 through company permits, 43 through overseas worker permit, 1,997 for the Ministry of Hotels and Tourism, 108 under military attaché permits, mak-



Damir Sagol/Reuters

A seller waits for customers at a saloon for newly imported cars in central Yangon. Saloons with newly imported vehicles recently mushroomed across the country offering everything from Indian micro cars to super expensive Rolls Royce models. It is much easier and cheaper to import cars nowadays. The incredibly complicated and expensive procedure has been replaced with something more affordable.

ing the total figure of cars imported under various purchase permits to 111,311, according to the ministry announcement.

From May 2011, any Myanmar citizen aged 18 years and up could import one unit of passenger car under his/her own name, only for personal usage. The imports of passenger car

for commercial purpose were still limited. Currently, in Myanmar there is no more import limits on any kind of vehicle for commercial purpose.

The changes in import regulation resulted in the number of total vehicle registration from around 2 million units (before 2010) to 3.8 million units up

to July 2013, according to the Road Transportation Administration (RTAD).

Myanmar has imported a total of 171,341 vehicles including those under overage vehicle substitution scheme over 19 months from October 2011 to May 2013.

Myanmar Summary

မြန်မာနိုင်ငံက ပြည်ပမှ ဝယ်ယူတင်သွင်းသော မော်တော်ယာဉ်များမှ အခွန်ငွေ ကျပ်သန်းပေါင်း ခုနစ်သိန်းကျော်ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ငွေကောက်ခံခဲ့ပြီး ၂၀၁၄ ဇန်နဝါရီလအထိ ကျပ်သန်းပေါင်း ၇၃၈၁၇ ဒသမ ၃၉ သန်း ကောက်ခံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သောသတင်းများအရ သိရသည်။

အကောက်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံကာ ထုတ်ပေးပြီး ဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုးလဲလှယ်ရေးစီမံချက်အတွက် ၈၂၆၂၅ စီး၊ ကားအရောင်းပြခန်းများအတွက် ၅၈၅၃၂ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်ခရီးဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီး၊ လွတ်လပ်စွာ ဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများဖြင့် ၁၁၁၃၁၁ စီး တင်သွင်းခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Toyota to Open Myanmar Dealership

TONY PUGLIESE

Toyota Motor is expected to open its first showroom in Myanmar, in the capital city Yangon, in March, according to local sources.

So far, the company has only established service facilities in the country to support the rapidly growing population of Toyota-branded used cars imported into the country from Japan.

Last year, around 90 percent of the 100,000-plus first-time registrations were used vehicles imported from Japan and most of these were Toyotas.

The country's new vehicle market is expected to grow rapidly from here, as incomes rise and as vehicle finance becomes more widely available. Almost all global automotive brands now have sales outlets in the country and local assembly is set to increase sharply.

Toyota will sell a broad range of models in the country, includ-

ing small and mid-sized passenger cars, the Hilux pickup truck and sport utility vehicles.

Myanmar Summary

တိုယိုတာမော်တော်ကားလုပ်ငန်းကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ပထမဦးဆုံး အရောင်းပြခန်းကို မတ်လတွင် ဖွင့်လှစ်သွားရန် မျှော်မှန်းထားကြောင်း ပြည်တွင်းသတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာအမှတ်တံဆိပ် တပတ်ရစ်မော်တော်ကားများတင်သွင်းမှုတိုးတက်လာမှုအား အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကားအရောင်းပြခန်းမရှိသေးဘဲ ဝန်ဆောင်မှုလုပ်ငန်းများသာရှိနေသည်။ လွန်ခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံမှ တင်သွင်းခဲ့သည့် မော်တော်ကားများ၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်မှာ တပတ်ရစ်ကားများဖြစ်ပြီး အများစုမှာ တိုယိုတာကားများဖြစ်ကြောင်းလည်း သိရသည်။



Reuters

တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာကားအမျိုးအစားမော်ဒယ်များစွာ

ကို ရောင်းချသွားမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားအရွယ်ရှိ ခရီးသည်တင်ကား

များ၊ ဟိုင်းလတ်ပစ်ကပ်ကားများလည်း ပါဝင်ကြောင်း သိရသည်။

Ooredoo Extends Incubation Programme to Myanmar

PHYU THIT LWIN

Qatar's Ooredoo last week extended its incubation programme to Myanmar with the launch of a new ICT innovation programme in a bid to "foster grassroots innovation through local entrepreneurship," the telecom company said.

Ooredoo has already developed business incubation initiatives across its other markets, including Ooredoo Algeria's tStart and iStart; Indosat's Ideabox in Indonesia; and Ooredoo Tunisiana's Start-up Factory in Tunisia.

The firm said its incubation programmes were launched to "enable skills development and enhance youth employability, and to stimulate local mobile innovation, by supporting apps and new business ideas in the national languages of those countries."

Ooredoo joined hands with Singapore-based online start-up platform Silicon Straits, and



The Ooredoo Pavilion at Mobile World Congress 2014 in Barcelona.

Australian-based accelerator Pollenizer to launch the ICT innovation programme, "Ideabox", in Myanmar.

IdeaBox program includes four-to-six-month incubation and acceleration initiative, which provides seed funding, office space, resources and mentoring up to the value up of \$100,000 for start-up companies to invest in connected offices, digital specialists, and mobile advertising, Ooredoo said.

IdeaBox also aims to sup-

port developer and design skill courses, entrepreneur training, hackathons, developer boot-camps and mentorship networking.

Dr Nasser Marafih, group CEO, Ooredoo, said: "Across our markets, local entrepreneurs are developing innovative ICT programmes and mobile apps, but often do not have the resources to bring these to market or scale their solutions."

He said Ooredoo's programmes provide expertise,

funding, and exposure to develop entrepreneurialism at the grassroots level.

"We aim to support local businesses via these flagship developments ... to encourage human growth through innovation."

In Myanmar, fewer than 10 percent of the population has a mobile phone. Ooredoo said it will roll out a "world-class 3G mobile network with affordable and life-enhancing value-added services," within six months.

Ooredoo said by adding a start-up support programme to its existing network investment, it can tap into a wealth of young talent that is eager to deploy mobile technology to develop new businesses and kick-start social development.

Ross Cormack, CEO, Ooredoo Myanmar, said: "We have a fully-integrated strategy for supporting innovation, development and sustainable economic growth across our operations in Myanmar, with a particular focus on young people, women and rural communities."

Myanmar Summary

ကာတာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သော Ooredoo သည် လွန်ခဲ့သည့်ရက်သတ္တပတ်က ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များတွက် နည်းပညာတီထွင်ဆန်းသစ်မှုတိုးတက်လာစေရန် ရည်ရွယ်၍ သတင်းအချက်အလက်နည်းပညာဆန်းသစ်တီထွင်မှုအစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ ကနဦးပြုစုပေးထားရေးဆောင်ရွက်ချက်အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ Ooredoo သည် အခြားစေ့ကွက်များတွင်လည်း စီးပွားရေးကနဦးဆောင်ရွက်ချက်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့အစီအစဉ်များသည် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းပိုမိုလက်လှမ်းမီလာစေရန် အပြင် ပြည်တွင်းမှီခိုတိုင်းဆက်သွယ်ရေးတီထွင်ဆန်းသစ်မှုများကို အားပေးရန်အတွက် apps များနှင့် အထောက်အကူပြုခြင်း၊ နိုင်ငံအသီးသီး၏ အခြေအနေနှင့် ကိုက်ညီသော စီးပွားရေးအကြံဉာဏ်သစ်များကို ထောက်ပံ့ခြင်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Ooredoo က ပြောကြားခဲ့သည်။

Thai JV Eyes Myanmar, CLMV

HTET AUNG

Three Thailand-based information and communications technology (ICT) companies have tied up to establish almost a million dollar joint venture (JV) to provide ICT solutions in the growing market of Cambodia, Laos, Myanmar and Vietnam (CLMV). Samart Communication Services, Loxley Wireless and Advanced Information Technology (AIT) recently partnered to set up a \$920,000 JV, SLA Asia Co, according to Thai media reports.

The joint entity aims to build basic ICT infrastructure in Myanmar as demand for ICT equipment installation and maintenance grows in the most potential market in Southeast Asia.

Executives of the companies said the partnership would enable them to compete against foreign rivals as the ASEAN Economic Community (AEC) takes effect next year, which aims at free flow of goods and labour within the region. However, the firms will remain competitors in the Thai market, they said.

The JV aims to garner revenues of over \$30 million within three years, according to Loxley executive Surakij Kiatthana-korn, who was appointed as SLA's chief executive officer.

Each of the three partners holds equal shares in SLA.

Myanmar Summary

ထိုင်းနိုင်ငံအခြေစိုက် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ သုံးခုသည် ဖွံ့ဖြိုးတိုးတက်လာသည့်စေ့ကွက်များဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံနှင့် ဝီယက်နမ်နိုင်ငံတို့တွင် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာဖြေရှင်းချက်များကို ထောက်ပံ့ပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိ လုပ်ငန်းတစ်ခုအား အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

Samart Communication Services၊ Loxley Wireless နှင့် Advanced Information Technology (AIT) တို့သည် မကြာသေးမီက အဆိုပါအကျိုးတူပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းအား ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြမှုများအရ သိရသည်။



A model holds a curved LG G Flex smartphone during the Mobile World Congress in Barcelona February 24, 2014. LG Electronics Inc aims to broaden its range of smartphones so sales this year grow at double the rate of the market, as the South Korean company seeks to retake the position of world's third-biggest maker.

LG Launches InnoFest 2014

Regional roadshows to showcase range of solutions for consumers

SHEIN THU AUNG

LG Electronics (LG) kicked off its annual Innovation Festival (InnoFest) Roadshow, a showcase aimed at bringing LG's consumer electronics and home appliance products to LG's business partners, distributors and retailers in regions around the world.

The roadshow, which kicked off in the Middle East and Africa (MEA) in February, will travel to Europe in March and Asia in April, the South Korean electronics giant said.

"LG InnoFest is an opportunity for us to focus on the many relationships ... around the world with the retailers and distributors," said Kevin Cha, Re-

gional Head of Middle East and Africa for LG Electronics.

"LG's success was built on the company's ability to deliver localised solutions to a diverse global audience and events such as InnoFest are critical to our success."

LG InnoFest, an annual event now in its second year, was launched in Istanbul, Turkey this year, where the company showcased a lineup of TVs, refrigerators, washing machines, air conditioners and smartphones. Flagship products which took the spotlight at InnoFest were LG's 77-inch Ultra HD Curved OLED TV, 105-inch Curved Ultra HD TV and G Flex curved smartphone.

Myanmar Summary

LG Electronics (LG) သည် နှစ်စဉ် ကျင်းပပြုလုပ်ခြင်းဖြစ်သော Innovation Festival (InnoFest) Roadshow အား ပြုလုပ်ကျင်းပခဲ့ပြီး LG ၏ စားသုံးသူအီလက်ထရောနစ်နှင့် အိမ်သုံးထုတ်ကုန်များအား ကမ္ဘာတစ်ဝန်းရှိ LG ၏ မိတ်ဖက်လုပ်ငန်းများ၊ ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် လက်လီလုပ်ငန်းများသို့ ယူဆောင်လာပေးရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်အား အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် ဖေဖော်ဝါရီလ၌ ပြုလုပ်ကျင်းပခဲ့ပြီး မတ်လတွင် ဥရောပ၌ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဧပြီလတွင် အာရှ၌ ဆက်လက်ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားနိုင်ငံ၏ အီလက်ထရောနစ်လုပ်ငန်းကြီးဖြစ်သော LG မှ ကြေငြာ ခဲ့သည်။

Thailand's True in Talks to Operate Mobile Service in Myanmar

MANUPHATTR DHANANAN-PHORN AND AUNG HLA TUN


Thailand's True Corp Pcl is in talks with Myanmar's Yatanarpon Teleport (YTP) on jointly starting mobile phone operations in Myanmar, a senior True executive said.

"We are in the process of negotiating with YTP. If successful, we need to seek approval from True Corp's board and then we will inform the Stock Exchange of Thailand," Chief Financial Officer Noppadol Dej-Udom told Reuters.

Myanmar has one of the lowest mobile penetration rates in the world but the country is developing fast under a quasi-civilian government that took office in 2011 after decades of military rule.

Norway's Telenor and Qatar's Ooredoo were selected in the middle of last year to build new mobile networks, bringing foreign companies into a country where less than a tenth of the 60 million population has a mobile phone. The licences were formally awarded in January.

True Corp, controlled by the Charoen Pokphand Group and owned by Thailand's richest man, Dhanin Chearavanont, operates a wide range of telecoms services in Thailand from fixed-line to mobile and broadband Internet to cable television.



Pichai Chuang/Reuters

YTP, a joint venture between local private companies and state-owned Myanmar Post and Telecommunications (MPT), is an internet service provider at present.

"We are talking about the details for a 15-year project and we expect to sign the agreement to apply for an operator's licence by early March," Yan Win, vice-chairman of YTP, told Reuters.

"It will be a 51-49 joint venture between YTP and True and total investment for the whole project is estimated at \$1.6 bil-

lion," he added.

MPT long operated the only existing telecoms network in Myanmar and it remains the sector regulator, although that activity is to be split off.

"At present MPT owns 51 percent of Yatanarpon Teleport's shares but MPT is also talking with some foreign partners to work as an operator," Yan Win said.

"The Telecommunication Law does not allow an operator to own more than 10 percent of shares in another company

working as an operator. So the MPT will have to plan to cut down its shares."

Japan's KDDI Corp and Sumitomo Corp have been in talks with MPT about helping it expand its services, a Sumitomo official told Reuters in January.

Reuters

Myanmar Summary

ထိုင်းနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် True Corp Pcl သည် မြန်မာနိုင်ငံရှိ ရတနာပုံတယ်လီဖုန်းနှင့် ပူးပေါင်း၍ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ

လုပ်ကိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ထိုင်းဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ရတနာပုံတယ်လီဖုန်းနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သိရသည်။ မြန်မာနိုင်ငံသည် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများတွင် တိုးတက်မှုနောက်အကျဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စစ်အစိုးရအာဏာစွန့်လွှတ်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်လာခဲ့သည်။ လက်ရှိအချိန်တွင် နော်ဝေးဆက်သွယ်ရေးကုမ္ပဏီတယ်လီဖုန်းနှင့် ကာတာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးတို့သည် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းလိုင်စင်ရရှိထားပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားနိုင်ရန် စီစဉ်နေသည်။ True Corp Pcl သည် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် Charoen Pokphand အုပ်စုမှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအနှံ့တွင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် ကေဘယ်အင်တာနက် လုပ်ငန်းများကို ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါထိုင်းကုမ္ပဏီနှင့် ရတနာပုံတယ်လီဖုန်းတို့သည် ၁၅ နှစ်သက်တမ်းရှိ စီမံကိန်းကို ပူးတွဲဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြပြီး လာမည့်မတ်လအစောပိုင်းတွင် မြန်မာအစိုးရထံမှ လိုင်စင်ရရှိရန် မျှော်လင့်နေသည်ဟု ရတနာပုံတယ်လီဖုန်းတယ်လီကွန်ဗွန်းရှင်းက ပြောခဲ့သည်။

စာချုပ်တွင် True Corp Pcl ကုမ္ပဏီမှ အကျိုးအမြတ် ၅၁ရာခိုင်နှုန်းရယူမည်ဖြစ်ပြီး ရတနာပုံတယ်လီဖုန်းက ၄၉ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

Pacnet Expands IP VPN Services into Myanmar

AYE MYAT

Hong Kong-based technology solutions provider Pacnet said it has expanded its MPLS-based IP VPN services into Myanmar.

The firm has also expanded similar services in the Greater Mekong Subregion, including Cambodia and Laos, it said.

MPLS VPN is a family of methods to create virtual private networks (VPNs). Multiprotocol Label Switching (MPLS) is a standards-approved technology for speeding up network traffic flow and making it easier to manage.

The company said the move comes as active government promotion encouraging foreign investment has resulted in increasing demand for networking services in the region.

The region is expected to have an average economic annual growth of 7.9 percent through to 2030, according to Asian Development Bank Institute.

Pacnet said its service expansion will assure organisation of a "secure, extensive private network that can reduce network management complexity, while enhancing operational efficiency and performance."

"One of the most critical services for any business today is a reliable and secure communications network," said Sanjay Nayak, vice president, product strategy, Pacnet.

"The Greater Mekong Subregion is an exciting area of economic growth for Asia-Pacific. A growing number of companies are seeking to establish a footprint within this region. But ... they need to know that

the appropriate infrastructure and services are there to assist them, he said.

Nayak said integrating these additional locations with the company's subsea cable infrastructure, Pacnet can address the growing network demand of its customers.

Pacnet's MPLS-based IP VPN service is available in 55 cities across Australia, China, France, Hong Kong, India, Indonesia, Japan, Korea, Malaysia, New Zealand, Philippines, Singapore, Taiwan, Thailand, Vietnam, the UK and the US.

Myanmar Summary

ဟောင်ကောင်အခြေစိုက်နည်းပညာဖြေရှင်းမှုများကို လုပ်ဆောင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သော Pacnet သည် မြန်မာနိုင်ငံတွင် MPLS အခြေပြု IP VPN ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်သွားမည်ဟု ပြော



ကြားခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းမှ ယင်းဝန်ဆောင်မှုများကို ကမ္ဘောဒီးယားနှင့် လာအိုအပါအဝင် မဲခေါင်ဒေသခွဲတွင်လည်း တိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Multiprotocol Label Switching (MPLS) သည် ကွန်ရက်စီးဆင်းမှုနှုန်းကို လျင်မြန်စေပြီး စီမံခန့်ခွဲရန် ပိုမိုလွယ်ကူသည့် စံချိန်စံနှုန်းများ ကိုက်ညီကောင်းမွန်သော နည်းပညာဖြစ်ကြောင်းလည်း သိရသည်။ အစိုးရမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့်အတွက် ရလဒ်အနေဖြင့် ဒေသ

တွင်း ကွန်ရက်ချိတ်ဆက်ခြင်းဝန်ဆောင်မှု လုပ်ငန်းများတိုးတက်လာခဲ့ကြောင်း သိရသည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်အဖွဲ့အစည်းမှ သုံးသပ်ချက်အရ ၂၀၁၀ ခုနှစ်အတွင်း အဆိုပါဒေသ၏ ပျမ်းမျှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၇.၉ ရာခိုင်နှုန်းရှိမည်ဟု သိရသည်။

ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်မှုက ကွန်ရက်စီမံခန့်ခွဲမှု ရှုပ်ထွေးခြင်းများကို လျော့ချပေးနိုင်သလို လုပ်ငန်းဆောင်ရွက်မှုကိုလည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း Pacnet မှ ပြောကြားခဲ့သည်။

DuPont Myanmar Opening Ceremony @ Chatrium Hotel, Yangon



The MC announces the program.
Zayar Phyto



Sittideth Sriprateth, managing director of Dupont Myanmar.
Zayar Phyto



Hsing Ho, Managing director of Dupont group (ASEAN).
Zayar Phyto



U Thant Lwin Oo, director of ministry of agriculture and irrigation.
Zayar Phyto



DuPont executives pose for a photo.
Zayar Phyto



Zayar Phyto



Ribbon cutting to launch DuPont Myanmar office.
Zayar Phyto



Delegates pose for a photo.
Zayar Phyto



Zayar Phyto

Huawei New Year New Dream Grand Award Ceremony @ Traders Hotel



Models display Huawei products at the show.
Htet Aung

Htet Aung



Htet Aung A performance at the ceremony.
Htet Aung



Wut Hmone Shwe Yi, Huawei's brand ambassador, pose for a photo.
Htet Aung



Prize giving ceremony.
Htet Aung



LG Auto Voltage Switcher & Mosquito Away Air Conditioner Launching



Ma Khine Thit Lwin, executive director of TMW.
Wai Linn



Dong Gun Lee, director of RAC Asia & China Team (RAC market, division, LG).
Wai Linn



A representative explains a product to visitors.
Wai Linn



Wai Linn Delegates celebrate the products' launch.
Wai Linn

Wai Linn